

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖိုးရ<sup>၁</sup>  
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန<sup>၂</sup>  
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန<sup>၃</sup>



သတ္တုတွင်းသပ်တူးဖော်ခြင်း  
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ  
လမ်းညွှန်ချက်များ  
(အပြီးသတ်မူကြမ်း)

(သတ္တုတွင်းလုပ်ငန်းကဏ္ဍအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ  
လမ်းညွှန်ချက်များ)

၂၀၁၈ ခုနှစ်၊ မေလ

ပတ်ဝန်းကျင်ကာကွယ်စောင့်ရောက်ရေးဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုမြှိုင်တင်ခြင်းစီမံကိန်း  
(TA 8786 – MYA) အရ အာရာဖွံ့ဖြိုးရေးဘဏ်၏နည်းပညာအကူအညီဖြင့်  
သတ္တုတွင်းလုပ်ငန်းကဏ္ဍအတွက် EIA လမ်းညွှန်ချက်ရေးဆွဲပြုစုရေးလုပ်ငန်းအဖွဲ့က ပြုစုတင်ပြသည်။

သတ္တုတွင်းလုပ်ငန်းကဏ္ဍအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

ဤလမ်းညွှန်ချက်များတွင် အောက်ပါခေါင်းစဉ်များ ပါဝင်သည် -

- သတ္တုတွင်းသပ်တူးဖော်ခြင်း - ပတ်ဝန်းကျင်ထိခိုက်မှုအစီအစဉ် (EMP) ဆိုင်ရာ လမ်းညွှန်ချက်များ
- သတ္တုတူးဖော်ထုတ်လုပ်ခြင်း - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA) ဆိုင်ရာ လမ်းညွှန်ချက်များ
- သတ္တုတွင်းလုပ်ငန်းကဏ္ဍတွင် EIA ဆောင်ရွက်ခြင်းအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များ
- ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်သည့်စာရွက်စာတမ်းများကို စိစစ်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ
- သတ္တုတူးဖော်ရေးစီမံကိန်းတစ်ခုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးခြင်းအတွက် လမ်းညွှန်ချက်များ
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

စီမံကိန်းဆောင်ရွက်သူများနှင့် သက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များသည် မိမိတို့အဆိုပြထားသော စီမံကိန်းနှင့် သက်ဆိုင်မှုအရှိခုံးသော လမ်းညွှန်ချက်များ (ဥပမာ - သတ္တုတွင်းသပ်တူးဖော်ခြင်း ဆိုင်ရာ လမ်းညွှန်ချက်၊ သတ္တုတွင်းအသစ်များအတွက် လမ်းညွှန်ချက်၊ လက်ရှိတူးဖော်ဆဲ သတ္တုတွင်းများအတွက်လမ်းညွှန်ချက် စသည်ဖြင့်) ကို ရွှေးချယ်အသုံးပြုသင့်ပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှုကို အမှန်တကာယ်ဆန်းစစ်သည့် အချိန် တွင် ပိုမိုအသေးစိတ်ဖော်ပြထားသည့် “သတ္တုတွင်းလုပ်ငန်းများအား EIA ဆောင်ရွက်ခြင်းအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များ (Technical Guidance for Environmental Impact Assessment of Mining) စာအုပ်ကို ရည်ညွှန်းကိုးကားအဖြစ် အသုံးပြုသင့်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာန၏ အကြံပေးပုဂ္ဂိုလ်များ၊ EIA အစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့တွင် ပါဝင်သည့် ဌာနဆိုင်ရာများအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ စိစစ်သုံးသပ် မည့်သူများ အတွက် “ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်သည့် စာရွက်စာတမ်းများကို စိစစ်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ” အပိုင်းကို ရည်ညွှန်းကိုးကားသင့်ပါသည်။

ECC လက်မှတ်ထုတ်ပေးရန် ပြင်ဆင်ပေးရသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ထမ်းများအနေဖြင့် “သတ္တုတူးဖော်ရေးစီမံကိန်းတစ်ခုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးရန်ပြင်ဆင်ခြင်းအတွက် လမ်းညွှန်ချက်များ” အပိုင်းကို ရည်ညွှန်းကိုးကားသင့်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုကိုစောင့်ကြပ်ကြည့်ရှုရန်တာဝန်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သတ္တုတွင်းကုမ္ပဏီများ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဝန်ထမ်းများအနေဖြင့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ”ကို ရည်ညွှန်းကိုးကားသင့်ပါသည်။

## မာတိကာ

<b>နိဒါန်း:</b>		၁
အပိုင်း (က) - အစီရင်ခံစာအကျဉ်းချုပ်		၇
အပိုင်း (ခ) - စီမံကိန်းဆောင်ရွက်သူ		၇
အပိုင်း (ဂ) - စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်		၈
၁ ပစ္စည်းကိရိယာနှင့် ဝန်ထမ်းလိုအပ်ချက်များ		၁၀
J ဆိုက်စမစ် (တုန်ခါမှူ)တိုင်းတာခြင်းနှင့် အခြားစမ်းသပ်တူးဖော်ရေး နည်းစနစ် များ၊ ယင်းတို့အတွက် အထောက်အကူပြုလုပ်ငန်းများ		၁၁
၂ တွင်းတူးဖော်မည့်နေရာ ရှင်းလင်း ပြင်ဆင်ခြင်း		၁၁
၄ တွင်းတူးဖော်ရေးလုပ်ငန်းများ		၁၂
၅ တွင်းများ တည်ဆောက်ခြင်းနှင့် တွင်းတူးလုပ်ငန်းရပ်စဲခြင်း		၁၃
၆ သဘ္ဌာရော့ရှာသည့် တွင်းများ၊ နမူနာအစိုင်အခဲကြီးများစုပုံရန် တွင်းများ		၁၄
၇ သဘ္ဌာရော့ရှာသည့် တွင်းများ၊ နမူနာအစိုင်အခဲကြီးများစုပုံသည့် တွင်းများ တူးရန် ကြိုတင် ပြင်ဆင်ခြင်း		၁၅
၈ နမူနာစီမံခန့်ခွဲမှု		၁၅
၉ လုပ်ငန်းစရိယာများသို့ ချဉ်းကပ်လမ်းကြောင်းများ		၁၅
၁၀ ရေထောက်ပုံမှန်င့်စီမံခန့်ခွဲမှု		၁၆
၁၁ ရေအရင်းအမြစ်များကို ထိခိုက်စေသော လုပ်ငန်းများ		၁၇
၁၂ ရေဒီပိုသတ္တိကြွေပစ္စည်းများ၊ အန္တရာယ်ရှိပစ္စည်းများ စီမံခန့်ခွဲခြင်း		၁၇
၁၃ လုပ်ငန်းစခန်းနေရာများ၊ သို့လောင်ခြင်းနှင့် ပစ္စည်းယာယိတပ်ဆင်ရာနေရာများ		၁၈
<b>အပိုင်း (ဟ) - ပတ်ဝန်းကျင်အကြောင်း ရှင်းလင်းဖော်ပြချက်</b>		J၁
၁ အခြေခံအဆောက်အဦး၊ လူနေအိမ်များနှင့် နီးကပ်မှု		J၁
J မြေယာပုံစံနှင့် မြေမျက်နှာသွင်ပြင်		J၁
၃ မြေဆီလွှာနှင့် အပေါ်ယံမြေလွှာဖုံးလွှမ်းမှု		J၁
၄ ရေနှင့်ရေစီးဆင်းမှု (Hydrology)		JJ
၅ မြေအောက်ရေ		JJ
၆ သဘာဝပေါက်ရောက်ပင်များ		J၃
၇ သိသာထင်ရှားသော နေရင်းဒေသနှင့်အပင်များ		J၃

	၈	ပေါင်းပင်များ၊ အပင်များ၊ ရောဂါပိုးမွားများ	၂၃
	၉	တိရှိနှုန်းများ	၂၄
	၁၀	သိသာထင်ရှားသော တိရှိနှုန်းများ	၂၄
	၁၁	ပတ်ဝန်းကျင်ဆိုင်ရာ ထိရှုလွယ်သော နေရာများ	၂၄
	၁၂	ယဉ်ကျေးမှုအမွှေအနှစ်နှင့် ရှေးဟောင်းသုတေသနနေရာများ	၂၅
	<b>အပိုင်း (c) - ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများ</b>		၂၆
	၁	ထိခိုက်မှုများ	၂၆
	၂	ထိခိုက်မှုနည်းသော လုပ်ငန်းများ	၂၆
	၃	ထိခိုက်မှုဆန်းစစ်ခြင်းနှင့် လျော့ပါးစေရေးနည်းလမ်းများ	၂၇
	၄	ထိခိုက်မှုများနှင့် အဆိုပြုလျော့ပါးစေရေးနည်းလမ်းများအကြောင်း ရှင်းလင်းဖော်ပြချက်	၂၈
	၅	ပတ်ဝန်းကျင်အရည်အသွေးစောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များ	၂၃
	<b>အပိုင်း (၁) - ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်</b>		၂၅
	၁	EMP အကောင်အထည်ဖော်ခြင်းအတွက် အကြော်ပြုထားသည့် အခန်းကဏ္ဍနှင့် တာဝန်များ	၂၅
	၂	ပတ်ဝန်းကျင်အရည်အသွေးစံနှစ်းများအား လိုက်နာဆောင်ရွက်ခြင်း	၂၇
	<b>အပိုင်း (၂) - ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အတွက် ရန်ပုံငွေနှင့် အကောင်အထည်ဖော်ခြင်းအစီအစဉ်</b>		၄၂
	၁	ရန်ပုံငွေတွက်ချက်ခြင်း	၄၂
	၂	အချိန်ပေါ်ပေါ်ရေးဆွဲခြင်း	၄၃
	<b>အပိုင်း (၃) - နိဂုံးချုပ်သုံးသပ်ချက်</b>		၄၃
	နောက်ဆက်တဲ့ (၁) - ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများ		၄၅
	နောက်ဆက်တဲ့ (၂) - စမ်းသပ်တူးဖော်ခြင်းအတွက် ဘူမိဖော်ဆိုင်ရာ နည်းစနစ်များ		၆၄

## နိဒါန်း

မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅ ခုနှစ်) အရာ သတ္တုဇ္ဇားစမ်းရှာဖွေရေးစီမံကိန်းများနှင့် စမ်းသပ်တူးဖော်ရေးစီမံကိန်းအများစုတို့သည် IEE သို့မဟုတ် EIA ဆောင်ရွက်ရန်မလိုအပ်ပါ။ သတ္တုဇ္ဇားစမ်းရှာဖွေခြင်းနှင့် စမ်းသပ်တူးဖော်ခြင်းလုပ်ငန်းများတွင် သင့်တော်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ရှိစေရေးအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) တစ်ခုကို ရေးဆွဲရပါမည်။

## ရည်ရွယ်ချက်

ဤလမ်းညွှန်ချက်စာအပ်၏ ရည်ရွယ်ချက်မှာ သတ္တုတွင်းလုပ်ငန်း၏ ဘဝစက်ဝန်းတွင်ပါဝင်သည့် စူးစမ်းရှာဖွေခြင်း၊ စမ်းသပ်တူးဖော်ခြင်းနှင့် ဖြစ်နိုင်ခြင်းများအဆင့်အတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲရာတွင် လိုအပ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များကို ဖော်ပြပေးရန် ဖြစ်ပါသည်။ ဤလမ်းညွှန်ချက်တွင် စီမံကိန်းအားလုံးက လိုက်နာ ဆောင်ရွက်ရမည့် ထိခိုက်မှုလျော့ပါးစေရေးနည်းလမ်းများ၊ ပြန်လည်ထူထောင်ရေး လိုအပ်ချက်များအတွက် သတ်မှတ်ချက်များကိုလည်း ညွှန်ပြပေးထားသည်။

စူးစမ်းရှာဖွေခြင်းနှင့်စမ်းသပ်တူးဖော်ခြင်းအဆင့်တွင် ပါဝင်သည့် လုပ်ငန်းများ၏ သဘောသဘာဝကို စုနှိပ်သတ်မှတ်ထားပြီးဖြစ်သောကြောင့်၊ ယင်းလုပ်ငန်းများကြောင့် ဖြစ်ပေါ်သော ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကိုလည်း ကောင်းစွာ နားလည်လာကြပြီဖြစ်သည်။ အချို့နိုင်ငံများတွင် စူးစမ်းရှာဖွေခြင်းနှင့် စမ်းသပ်တူးဖော်ခြင်းလုပ်ငန်းတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးကို လမ်းညွှန်ပေးရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ထုံးများ (codes of practices) ကို ရေးဆွဲထားပြီးဖြစ်သည်<sup>1</sup>။ ထိုကျင့်ထုံးများကို အခြေခံ၍ သတ္တုတွင်းနေရာအလိုက် သီးသန်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များကို ရေးဆွဲနိုင်ပါသည်။

## ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်တွင် ပါဝင်သည့် အကြောင်းအရာများ

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) တွင် အောက်ပါအတိုင်း အပိုင်း (၈) ပိုင်း ပါဝင်သည် -

- (က) အခန်း (က) - အစီရင်ခံစာအကျဉ်းချုပ်
- (ခ) အခန်း (ခ) - စီမံကိန်းဆောင်ရွက်သူ
- (ဂ) အပိုင်း (ဂ) - စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်
- (ဃ) အပိုင်း (ဃ)- ပတ်ဝန်းကျင်အကြောင်း ရှင်းလင်းဖော်ပြချက်

<sup>1</sup> Exploration Code of Practice: Environmental Management: NSW Department of Planning and Environment, Division of Resources and Geoscience; July 2015; [www.planning.nsw.gov.au](http://www.planning.nsw.gov.au) | [www.resourcesandenergy.nsw.gov.au](http://www.resourcesandenergy.nsw.gov.au)

- (c) အပိုင်း (c) - ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများ
- (စ) အပိုင်း (စ) - ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်
- (ဆ) အပိုင်း (ဆ) - ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းအတွက် ခန့်မျှန်းကုန်ကျစရိတ်
- (ဇ) အပိုင်း (ဇ) - နိဂုံးချုပ်သုံးသပ်ချက်

**ခွင့်ပြုမိန့်ရယူသည့်အဆင့်အတွက် ပတ်ဝန်းကျင်ဆန်းစစ်မှုဆိုင်ရာ သတ်မှတ်ချက်များ**

မြန်မာနိုင်ငံ၏ သတ္တုတွင်းနည်းဥပဒေအသစ်အရာ၊ သတ္တုတွင်းဘဝစက်ဝန်း၏ ကနဦးအဆင့်များကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည် -

- (က) စူးစမ်းရှာဖွေခြင်း - တစ်နှစ်အထိ၊ နောက်ထပ်တစ်နှစ်အထိ သက်တမ်းတိုးနိုင်သည်။
- (ခ) စမ်းသပ်တူးဖော်ခြင်း - (၃) နှစ်အထိ၊ နောက်ထပ် (၂) နှစ်အထိ သက်တမ်းတိုးနိုင်သည်။
- (ဂ) ဖြစ်နိုင်ခြေလေ့လာခြင်း - တစ်နှစ်အထိ၊ နောက်ထပ် (၁) နှစ်အထိ သက်တမ်းတိုးနိုင်သည်။

စီမံကိန်းဆောင်ရွက်သူသည် ခွင့်ပြုမိန့်အတွက်လျောက်လွှာတင်သွင်းရာတွင် ဆောင်ရွက်မည့် လုပ်ငန်းအားလုံး၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကို ဆန်းစစ်နိုင်ရန်အတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (stand-alone EMP) တစ်ခုကို ရေးဆွဲတင်ပြရန် လိုအပ်သည်။ သို့ရာတွင် သတ္တုတွင်းနည်းဥပဒေတွင်မူ အဆင့်တစ်ဆင့်ချင်းအတွက် ခွင့်ပြုမိန့်လိုအပ်သည့် လုပ်ငန်းများကို သီးသန့်စီ အဓိပ္ပာယ်ဖွင့်ဆိုပေးထားခြင်းမရှိပါ။

ထိခိုက်မှုနည်းသော လုပ်ငန်းဆောင်ရွက်မှုများ - အချို့သော စူးစမ်းရှာဖွေရေးနှင့် စမ်းသပ်တူးဖော်ရေးလုပ်ငန်းများမှာ ထိရှုလွှာယ်သော ပတ်ဝန်းကျင်အခြေအနေများတွင် ဆောင်ရွက်ခြင်းမပြုပါက ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုအလားအလာ နည်းပါးသည်ဟု စဉ်းစားကြပါသည်<sup>2</sup> ထိုလုပ်ငန်းများတွင် အောက်ပါတို့ ပါဝင်ကြသည် -

- (က) ကင်းထောက်စစ်ဆေးခြင်း
- (ခ) ယဉ်ကျေးမှုနှင့် ကင်းရှင်းကြောင်း စစ်တမ်းကောက်ယူခြင်း။
- (ဂ) မြေဆီလွှာ နှမူနာစုဆောင်းခြင်း။
- (ဃ) ဘူမိဖော်လေ့လာခြင်း။

<sup>2</sup> တောင်ညွစ်ကြေးလျှော့ ထိခိုက်မှုနည်းသော သတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ယေဘယ်အစီအစဉ်၊ ၁၉၇၁ ခုနှစ် သတ္တုတွင်းဥပဒေ ပုဒ်မ (၇၀-ခ-၈) နှင့် ၂၀၁၁ ခုနှစ် သတ္တုတွင်းစည်းမျဉ်း၏ပုဒ်မ (၆၆-၁) အရ ထုတ်ပြန်သည့် အမိန့်ကြော်ပြာစာနှင့် တောင်ညွစ်ကြေးလျှော့ရေးရုံး ၃၀-၆-၂၀၁၁ ရက်စွဲပါ ပြန်တမ်းအမှတ် ၄၄/၂၇၇၄-၂၇၈၀

- (c) ဘူမိပါတု ကွင်းဆင်းလုပ်ငန်းများ - အပေါ်ယံမြေလွှာ နမူနာစုဆောင်းခြင်း။
- (စ) ကျောက်တိုးအပိုင်းအစ နမူနာစုဆောင်းခြင်း။
- (ဆ) လက်ကိုင်လွန်သွားအသုံးပြု၍ နမူနာစုဆောင်းခြင်း။
- (ဇ) ကာလတို့ (ရက်အနည်းငယ်) အတွက် ရွက်ဖျင်တဲ့များအပါအဝင် ရွှေပြောင်းစခန်းများ
- (၁၅) သေးငယ်၍ ကာလတို့အတွက်သာဖြစ်သော အောက်ပါစခန်းများ -  
 (၁) အများဆုံး လူ (၅)ဦးသာ ရှိခြင်း၊  
 (၂) အချိန်ကာလ အားဖြင့် အများဆုံး (၁) လအထိသာ အသုံးပြုခြင်း။
- (၃၉) ပစ္စည်းအနေဖြင့် အများဆုံး နောက်တွဲကား (၂)ဦး၊ ရွက်ဖျင်တဲ့များ၊ မီးစက်များအထိသာ ကန့်သတ်အသုံးပြုခြင်း။
- (၄၉) ထိခိုက်မှုနည်းသော တူးဖော်ရေးပစ္စည်းများကိုသာ အသုံးပြုခြင်း။
- (၅၅) လမ်းမရှိသော နေရာများတွင် အထက်ပါလုပ်ငန်းများကို ဆောင်ရွက်ရာ၌ လေးဘီးသွား (4WD) ယာဉ်များ၊ ATVs သို့မဟုတ် Quad bikes ကိုသာ အသုံးပြုခြင်း။

ဤလမ်းညွှန်ချက်တွင် ထိခိုက်မှုနည်းသော အထက်ပါလုပ်ငန်းများအတွက် စံသတ်မှတ်ထားသော လျော့ပါးစေရေးနည်းလမ်းများကို ထောက်ပံ့ပေးထားပါသည်။ (နောက်ဆက်တွဲ - က-၁-၁)

**ပတ်ဝန်းကျင်အကြောင်းရှင်းလင်းဖော်ပြခြင်း** - စူးစမ်းရှာဖွေခြင်းလုပ်ငန်းမှာ ကျယ်ပြန့်သော ဒရိယာ တစ်လျောက် ဆောင်ရွက်ရသောကြောင့် ပတ်ဝန်းကျင်ရနှင့် လူမှုဆိုင်ရာအစိတ်အပိုင်းများ၏ အသေးစိတ် အချက်အလက်များကို စာမျက်နှာတွင် ပေါ်ပေါ်လေပို့ဆောင်ရွက်ရနှင့် ပတ်ဝန်းကျင်ရှင်းလုပ်ငန်းများသာ ပါဝင်နေသမျှကာလပတ်လုံး စူးစမ်းရှာဖွေမှု ပြုလုပ်သည့် ဒရိယာ ကို ယေဘုယျရှင်းလင်းဖော်ပြပေးရန်သာ သတ်မှတ်ထားသည်။ သို့ရာတွင် ပတ်ဝန်းကျင် အကြောင်းရှင်းလင်းဖော်ပြရာ၌ အရေးကြီးသော သွေ့ပြင်လက္ခဏာများ (ဥပမာ - ထိရှု လွယ်သည့် ဒရိယာများ၊ ယဉ်ကျေးမှု အမွှအနှစ်နေရာများ၊ အသခံရပ်ရွာများ) ကို သတ်မှတ်ဖော်ပြရမည့် ဖြစ်ပါသည်။

အဆိုပြထားသော စမ်းသပ်တူးဖော်ရေးလုပ်ငန်းကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ပြီးပါက၊ စမ်းသပ်တူးဖော်ခြင်းအဆင့်တွင် ပတ်ဝန်းကျင်အကြောင်း အသေးစိတ်ရှင်းလင်းဖော်ပြရန် လိုအပ်ပါသည်။ ထို့အတူပင် အဆိုပြသတ္တတွင်းလုပ်ငန်းကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ပြီးကလည်း ဖြစ်နိုင်ခြေလေ့လာခြင်းအဆင့်တွင် ပတ်ဝန်းကျင်အကြောင်း အသေးစိတ်ရှင်းလင်းဖော်ပြရန် လိုအပ်ပါသည်။

**ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အစဉ်ခံစာအတွက် အမှန်တကယ် သတ်မှတ်ချက်များမှာ စီမံကိန်းဆောင်ရွက်သူက ဆောင်ရွက်ရန်စီစဉ်ထားသည့် လုပ်ငန်းများအပေါ်တွင် မူတည်ပါသည်။ အောက်ပါ ယေား တွင် စူးစမ်းရှာဖွေခြင်း၊ စမ်းသပ်တူးဖော်ခြင်းနှင့် ဖြစ်နိုင်ခြေလေ့လာခြင်းလုပ်ငန်းများအတွက် EMP တွင် ပါဝင်ရမည့် အကြောင်းအရာနှုန်းများကို ဖော်ပြထားသည်။**

ရုံးစမ်းရာဖွေခြင်း၊ စမ်းသပ်တူးဖော်ခြင်း၊ ဖြစ်နိုင်ခြေလေ့လာခြင်းလုပ်ငန်းများအတွက် ရည်ညွှန်းသတ်မှတ်ချက်များ

အစီရင်ခံစာ၏ အခန်း	ရုံးစမ်းရာဖွေခြင်း	စမ်းသပ်တူးဖော်ခြင်း	ဖြစ်နိုင်ခြေလေ့လာခြင်း
(က) အစီရင်ခံစာအကျဉ်းချုပ်	လိုအပ်သည်	လိုအပ်သည်	လိုအပ်သည်
(ခ) စီမံကိန်းဆောင်ရွက်သူ	လိုအပ်သည်	လိုအပ်သည်	လိုအပ်သည်
(ဂ) စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြခြင်း	ထိခိုက်မှုနည်းသောလုပ်ငန်းများသာ	လိုအပ်သည်	လိုအပ်သည်
(ဃ) ပတ်ဝန်းကျင်အကြောင်းရှင်းလင်းဖော်ပြခြင်း	ရုံးစမ်းရာဖွေအားယေဘုယျရှင်းလင်းဖော်ပြချက်	စမ်းသပ်တူးဖော်မည့်အဆိုပြုစရိယာအကြောင်းအသေးစိတ်ရှင်းလင်းဖော်ပြချက်	သတ္တုတူးဖော်မည့်အဆိုပြုစရိယာအကြောင်းအသေးစိတ်ရှင်းလင်းဖော်ပြချက်
(င) ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများ	နောက်ဆက်တဲ့က-၁-၁ သာလိုအပ်သည်	နောက်ဆက်တဲ့က-၁-၁ နှင့် က-၁-၂(သက်ဆိုင်သည့်လုပ်ငန်းများအတွက်)	နောက်ဆက်တဲ့က-၁-၁ နှင့် က-၁-၂(သက်ဆိုင်သည့်လုပ်ငန်းများအတွက်)
(စ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုစနစ်	လိုအပ်သည်	လိုအပ်သည်	လိုအပ်သည်
(ဆ) ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ရန်ပုံငွေနှင့်အကောင်အထည်ဖော်မည့်အချိန်ပေး	လိုအပ်သည်	လိုအပ်သည်	လိုအပ်သည်
(ဇ) နိဂုံးချုပ်သုံးသပ်ချက်	လိုအပ်သည်	လိုအပ်သည်	လိုအပ်သည်

## ဤလမ်းညွှန်ချက်အား အသုံးပြုပါ

ဤလမ်းညွှန်ချက်တွင် EMP အစီရင်ခံစာ၏ အခန်း တစ်ခန်းချင်းစီအတွက် အသေးစိတ် လမ်းညွှန်ချက် များကို ထောက်ပံ့ပေးထားသည်။ EMP တွင် ထည့်သွင်းပါဝင်ရေးဆွဲရမည့် အချက်အလက်များကို သိရှိစေရေးအတွက် အခန်းတစ်ခန်းစီတွင် ရှင်းလင်းတိကျသော ညွှန်ကြားချက်များ (“ညွှန်ကြားချက်” ဟူသော စာလုံးကြီးများဖြင့် ဖော်ပြထားသည်) ပေးထားသည်။

စီမံကိန်းဆောင်ရွက်သူ၊ စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်၊ ပတ်ဝန်းကျင်အကြောင်း ရှင်းလင်း ဖော်ပြချက် အခန်းများတွင် သတ်မှတ်ထားသော အချက်အလက်များကို လွယ်ကူစွာ ဖော်ပြပေးနိုင်ရေး အတွက် အသင့်သုံးပုံစံ (template) များနှင့် တိုက်ဆိုင်စစ်ဆေးရန် စာရင်း (checklist) တို့ကိုလည်း ထောက်ပံ့ပေးထားသည်။

ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ တိုက်မှုများအား ယေဘုယျဆန်းစစ်ခြင်းလုပ်ငန်းကို အဆိုပြထားသော လျော့ပါးစေရေးနည်းလမ်းများနှင့် ချိတ်ဆက်၍ ဖော်ပြပေးထားသည်။ ထိနိုက်မှုဆန်းစစ်ခြင်း ရလဒ် များနှင့် လျော့ပါးစေရေးနည်းလမ်းများအား နှိုင်းယူဉ်ဖော်ပြချက်ကိုလည်း နောက်ဆက်တဲ့ (c) တွင် ဖော်ပြထားပါသည်။ ထိုနှိုင်းယူဉ်ဖော်ပြချက်ကို အပိုင်း (j) ပိုင်းခွဲခြားထားသည်။

“ယေား (က-၁-၁) - စူးစမ်းရာဖွေခြင်းနှင့် စမ်းသပ်တူးဖော်ခြင်းလုပ်ငန်းအားလုံးအတွက် ပတ်ဝန်းကျင် ထိနိုက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများ” တွင် မည်သည့်နည်းစနစ်၊ နည်းလမ်းလမ်းကိုမဆို အသုံးပြုဆောင်ရွက်သည့် စူးစမ်းရာဖွေခြင်းနှင့် စမ်းသပ်တူးဖော်ခြင်းလုပ်ငန်းများကြောင့် ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်ထိနိုက်မှုများကို ဖော်ပြထားသည်။ ယေဘုယျလျော့ပါးစေရေးနည်းလမ်းများကို လည်း ဖော်ပြထားသည်။ ထိုယေဘုယျနည်းလမ်းများမှာ စီမံကိန်းအားလုံးတွင် သတ်မှတ်ထားခြင်း ဖြစ်သည်။

“ယေား (က-၁-၂) - စမ်းသပ်တူးဖော်ရေးနည်းစနစ်များအလိုက် ပတ်ဝန်းကျင်ထိနိုက်မှုများနှင့် လျော့ပါးစေရေး နည်းလမ်းများ” တွင် သီးသန် ဘူမိ/ဘူမိခါတု/ဘူမိရုပ် နည်းစနစ်များနှင့် စမ်းသပ် တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ထိနိုက်မှုများကို ဖော်ပြထားသည်။ ထိုထိနိုက်မှုများအတွက် လျော့ပါးစေရေးနည်းလမ်းများကိုလည်း အကြံပြုဖော်ပြထားသည်။ စီမံကိန်းဆောင်ရွက်သူသည် အသုံးချမည့် စမ်းသပ်တူးဖော်ရေးဆိုင်ရာ သီးသန်နည်းစနစ်များ၊ နည်းလမ်းများကို အခြေခံလျက် လိုအပ်သော လျော့ပါးစေရေး နည်းလမ်းများကို ရွေးချယ်ရပါမည်။

စီမံကိန်းကြောင့် အထူးဖြစ်ပေါ်နိုင်သည့် ထိနိုက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများအား ရှင်းလင်း ဖော်ပြရန်လည်း လိုအပ်ပါသည်။

လိုအပ်ပါက၊ ပတ်ဝန်းကျင်အရည်အသွေးဆောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်တစ်ခုကို ဒီဇိုင်းရေးဆွဲရန်ဖြစ်သည်။ စီမံကိန်းအားလုံးတွင် လိုက်နာဖြည့်ဆည်းဆောင်ရွက်ရမည့် ပတ်ဝန်းကျင်အရည်အသွေး စံနှုန်းများကိုလည်း ဖော်ပြပေးထားပါသည်။

စီမံကိန်းဆောင်ရွက်သူသည် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းအတွက် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (ESMS) တစ်ခုကို တည်ထောင်ရပါမည်။ ESMS အကြောင်း ဖော်ပြရာတွင် (၁) အဆိုပြုထားသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဝန်ထမ်းများ (၂) ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် တာဝန်များအကြောင်း ရှင်းလင်းဖော်ပြချက် (၃) အကောင်အထည်ဖော်မှုကို ကြီးကြပ်ခြင်း၊ EMP အား လိုက်နာ ဆောင်ရွက်မှု ကို စောင့်ကြပ်ကြည့်ရှုခြင်းတို့အတွက် လုပ်ထုံးလုပ်နည်းများ (၄) သင်တန်းလိုအပ်ချက်များ (လိုအပ်ပါက) (၅) စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာ သတ်မှတ်ချက်များစသည်တို့ ပါဝင်သင့် သည်။

ကုန်ကျစရိတ်အသေးစိတ်ခန်းမှန်းချက်များနှင့် EMP အကောင်အထည်ဖော်ရေး အချိန်ပေါ်လိုကို လည်း ဖော်ပြပေးရန် လိုအပ်သည်။ ကုန်ကျစရိတ်ခန်းမှန်းခြင်းအတွက် နမူနာပုံစံတစ်ခုကိုလည်း ထောက်ပုံပေးထားပါသည်။

နိဂုံးချုပ်သုံးသပ်ချက်တွင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဓိကထိခိုက်မှုများကို မီးမောင်းထိုးပြပြီး၊ ထိုထိခိုက်မှုများကို ဖြေရှင်းပေးမည့် လျော့ပါးစေရေးနည်းလမ်းများနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ဖော်ပြသင့်ပါသည်။ အစီရင်ခံစာသည် စီမံကိန်းဆောင်ရွက်ရာ၌ သိသာထင်ရှားသော ဆိုးကျိုးထိခိုက်မှုများ ရှိမရှိဟူသော နိဂုံးချုပ်သုံးသပ်ချက်ဆီသို့ ရောက်ရှိလာရပါမည်။

### အပိုင်း (က) - အစီရင်ခံစာ အကျဉ်းချုပ်

**ညွှန်ကြားချက်** - အစီရင်ခံစာအကျဉ်းချုပ်ကို ရေးသားရမည့်ဖြစ်ပြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (က)အဖြစ် ထည့်သွင်းဖော်ပြရမည်။

အစီရင်ခံစာအကျဉ်းချုပ်တွင် အဓိကအပိုင်း(အပိုင်း - ခ မှ အပိုင်း - ဧ အထိ) တစ်ပိုင်းချင်းစီကို အကျဉ်းချုပ်ဖော်ပြရန်ဖြစ်သည်။ ဤအပိုင်းတွင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဓိက ထိခိုက်မှုများကို ပေါ်လွင် ထင်ရှားစွာ ဖော်ပြ၍ ထိ ထိခိုက်မှုများအား ဖြေရှင်းမည့် နည်းလမ်းများကိုလည်း ဖော်ပြ သင့်ပါသည်။

### အပိုင်း (ခ) - စီမံကိန်းဆောင်ရွက်သူ

**ညွှန်ကြားချက်** - စီမံကိန်းဆောင်ရွက်သူနှင့်ပတ်သက်သည့် အခြေခံအချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်း၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၏ အပိုင်း (ခ) အဖြစ် ထည့်သွင်းဖော်ပြရမည်။

**အခြေခံအချက်အလက်များ**

စီမံကိန်းဆောင်ရွက်သူ၏ အမည်	[စီမံကိန်းဆောင်ရွက်သူ၏ တရားဝင်အမည်ကို ဖြည့်သွင်းပါ]
လုပ်ငန်းခွင့်ပြုမိန့်အမှတ် (ရှိပါက)	[ရရှိနိုင်ပါက လုပ်ငန်းခွင့်ပြုမိန့်အမှတ်ကို ဖြည့်သွင်းပါ]
စီမံကိန်းဆောင်ရွက်သူ၏ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်	[စီမံကိန်းဆောင်ရွက်သူ၏ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်အမည်ကို ဖြည့်သွင်းပါ]
စီမံကိန်းဆောင်ရွက်သူ၏ စာပိုလိပ်စာ	[စီမံကိန်းဆောင်ရွက်သူ၏ စာပိုလိပ်စာကို ဖြည့်သွင်းပါ]
ဖုန်းနံပါတ် (ကြိုးဖုန်း/လက်ကိုင်ဖုန်း)	[စီမံကိန်းဆောင်ရွက်သူ၏ ဖုန်းနံပါတ်ကို ဖြည့်သွင်းပါ]
ဖက်စံနံပါတ်	[စီမံကိန်းဆောင်ရွက်သူ၏ ဖက်စံနံပါတ်ကို ဖြည့်သွင်းပါ]
အီးမေးလ်လိပ်စာ	[စီမံကိန်းဆောင်ရွက်သူ၏ အီးမေးလ် လိပ်စာကို ဖြည့်သွင်းပါ]
စီမံကိန်းဆောင်ရွက်သူပါဝင်နေသည့်ကုမ္ပဏီများ၏ အသေးစိတ် အချက်များ	[စီမံကိန်းဆောင်ရွက်သူ၏ ကုမ္ပဏီဖွဲ့စည်းပုံနှင့် အခြားတွဲဖက် ကုမ္ပဏီများကို ဖော်ပြပါ]

### အပိုင်း (က) - စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်

**ညွှန်ကြားချက်** - စီမံကိန်းနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်း၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (က) အဖြစ် ထည့်သွင်းဖော်ပြရမည်။

**အခြေခံအချက်အလက်များ**

စီမံကိန်းအမည်	[စီမံကိန်း၏ အမည်အပြည့်အစုံကို ထည့်သွင်းပါ]
စီမံကိန်းအသစ်/ လက်ရှိဆောင်ရွက်ခဲ့ စီမံကိန်း	[သင့်တော်သည့် box တွင် အမှန်ခြင်ပါ] <input type="checkbox"/> စီမံကိန်းအသစ် <input type="checkbox"/> မှမ်းမံ/ပြင်ဆင်/အဆင့်မြှင့်တင်ဆောင်ရွက်သော စီမံကိန်း
စီမံကိန်းအဆင့်	<input type="checkbox"/> ရူးစမ်းရှာဖွေသည့်အဆင့် <input type="checkbox"/> စမ်းသပ်တူးဖော်သည့်အဆင့်
ဦးတည်တူးဖော်မည့် သတ္တု	
စီမံကိန်းတည်နေရာ	[စီမံကိန်း၏ ပထဝိဝင်တည်နေရာကို ဖော်ပြပါ]
စီမံကိန်း၏ လောင်ဂျိကျူး/လတ္ထိကျူး	[လောင်ဂျိကျူးနှင့် လတ္ထိကျူးတို့ကို ထည့်သွင်းပါ]
စီမံကိန်းအစိတ်အပိုင်းများ၏ အချယ်အစားနှင့် အတိုင်းအတာ	[စီမံကိန်းအစိတ်အပိုင်းများ၏ အချယ်အစားနှင့် အတိုင်းအတာ အသေးစိတ်အချက်များကို ဖော်ပြပေးပါ]
မြေပုံနှင့် ပါတ်ပုံများစာရင်းကို ထည့်သွင်းပါ။ မြေပုံများ၊ ပါတ်ပုံများ	မြေပုံနှင့် ပါတ်ပုံများစာရင်းကို ထည့်သွင်းပါ။ မြေပုံများ၊ ပါတ်ပုံများကို နောက်ဆက်တွဲဖြင့် ပူးတွဲတင်ပြပါ။

**အနိုင်ကြားချက်** - အဆိုပြုထားသော စမ်းသပ်တူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ရှင်းလင်းဖော်ပြုချက်များကို ပြည့်စုံစွာဖြည့်သွင်း၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (၁) တွင် ထည့်သွင်းဖော်ပြရမည်။

မည်သည့် ရူးစမ်းရှာဖွေရေးနှင့် စမ်းသပ်တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်မည်နည်း?  
(နောက်ဆက်တွဲ - J ကို ကြည့်ပါ)

- ဘူမိဖော်လေ့လာခြင်း
- ဘူမိစီတုန်မူနာစုဆောင်းခြင်း
- ကောင်းကင် (လေထုတွင်း) မှ တိုင်းတာလေ့လာခြင်း
- မြေဆွဲအားနှင့် လျှပ်စစ်သံလိုက်တိုင်းတာလေ့လာခြင်း
- လျှပ်စစ်လိုင်းခုခံမှု၊ ဘူမိပုံထုတ်ခြင်းနှင့် လျှပ်စစ်သံလိုက်နည်းဖြင့် တိုင်းတာလေ့လာခြင်း (Resistivity, induced polarization and electromagnetic surveys)
- ဆိုက်စမစ် (တုန်ခါမှု) တိုင်းတာလေ့လာခြင်း
- တူးဖောက်လေ့လာခြင်း (လွန်သွား၊ ဖိရိက်တူးဖော်သော ဟင်းလင်းပွင့်တွင်း - open hole percussion, reverse circulation and rotary air blast drilling)၊ စိန်သွားဖြင့် တူးဖော်ခြင်း၊ လည်ပတ်ချုံရေ (rotary mud) ဖြင့် တူးဖော်ခြင်း သို့မဟုတ် တွင်းကျယ် တူးဖော်ခြင်း
- သတ္တုကြောရာခြင်း၊ တွင်းတူးခြင်းနှင့် မြောင်းရည်တူးခြင်း (Costeaming, pitting, and trenching)
- မြေပေါ်အစိုင်အခဲကြီးများ နမူနာစုဆောင်းခြင်း
- မြေအောက်စမ်းသပ်တူးဖော်ခြင်း (မြေအောက်မှ နမူနာ စုဆောင်းခြင်း၊ တွင်းတူးခြင်း၊ ဖောက်ခွဲခြင်း)၊ စမ်းသပ်တွင်း - exploratory adits လုပ်ငန်းများနှင့် ဆက်စပ် မြေပေါ်လုပ်ငန်းများ)
- အထောက်အကူပြုလုပ်ငန်းများ

- ချဉ်းကပ်လမ်းကြောင်းများ
- စူးစမ်းရှာဖွေရေးစခန်းများ၊ ယာယီစခန်းချမှတ်ယာများ၊ သို့လောင်ရေး ဧရိယာများ
- ရေထောက်ပံ့ရေး
- အစိုင်အခဲစွန်ပစ်ပစ္စည်းနှင့် ရေဆိုးစီမံခန့်ခွဲမှု
- အကျိုးဆက်စပ်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်း

**မှတ်ချက်** - ၂၀၁၅ ခုနှစ်၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရာ၊ အဆိုပြုထားသော လုပ်ငန်းများ၏ အရွယ်အစားနှင့် အတိုင်းအတာပေါ်မူတည်၍ မြေပေါ်အစိုင်အခဲကြီးများ နှမူနာစုဆောင်းခြင်းလုပ်ငန်းနှင့် မြေအောက်စမ်းသပ်တူးဖော်ရေးလုပ်ငန်းတို့အတွက် IEE သို့မဟုတ် EIA လေ့လာမှုများ လိုအပ်နိုင်ပါသည်။

#### (က-၁) - ပစ္စည်းကိရိယာနှင့် ဝန်ထမ်းလိုအပ်ချက်များ

အောက်ပါယေားကို အသုံးပြု၍ အဆိုပြုထားသော အစီအစဉ်ဆောင်ရွက်ရာတွင် လိုအပ်မည့် ပစ္စည်းကိရိယာများ၊ ကွင်းဆင်းအဖွဲ့များ၏ အရွယ်အစားနှင့် ဖွဲ့စည်းပုံ၊ အဆိုပြုထားသော အလုပ်လုပ်ချိန် (နာရီ၊ ရက်) စသည်တို့ကို ဖော်ပြပါ။

ဝန်ထမ်းအမျိုးအစား	အရေအတွက်	ကန်ထရိုက်တာ၏ အမည် (ရှိပါက)
ဘူမိဖော်ပညာရှင်		
မြေယာဆိုင်ရာ / ပတ်ဝန်းကျင်ဆိုင်ရာ		
ကွင်းအကူဝန်ထမ်း / ကျွမ်းကျင်သူများ		
တူးဖော်ရေးအဖွဲ့		
မြေနေရာရှင်းလင်းပြင်ဆင်ခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း (မြေကြီးလုပ်ငန်း)		
အခြား (အသေးစိတ်ကို ဖော်ပြပေးပါ)		

တစ်နေ့လျှင် အလုပ်လုပ်မည့် အဆိုင်း	တစ်နေ့လျှင် အလုပ်လုပ်မည့် နာရီ	တစ်ပတ်လျှင် အလုပ်လုပ်မည့် ရက်
ပစ္စည်းကိရိယာစာရင်း	ပိုင်ရှင်/ မောင်းနှင့် ကိုင် တွေ့သူ	ရှင်းလင်းဖော်ပြချက်/ စက်စွမ်းရည်

(ဂ-၂) - ဆိုက်စမစ် (တုန်ခါမှု)တိုင်းတာခြင်းနှင့် အခြားစမ်းသပ်တူးဖော်ရေးနည်းစနစ်များ၊ ယင်းတို့အတွက် အထောက်အကူပြုလုပ်ငန်းများ

ဆိုက်စမစ်တိုင်းတာခြင်းနှင့် အခြားစမ်းသပ်တူးဖော်ရေးနည်းလမ်းများ၊ ယင်းတို့ အတွက် အထောက်အကူပြုလုပ်ငန်းများ လိုအပ်ပါသလား? လိုအပ်သည်ဆိုပါက၊ လုပ်ငန်း (များ)၊ မြေနေရာရှင်းလင်းပြင်ဆင်ခြင်း၊ ပေါက်ရောက်ပင် ရှင်းလင်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များကို ဖော်ပြပါ။	လိုအပ်သည် <input type="checkbox"/>	မလိုအပ် <input type="checkbox"/>
ရှင်းလင်းဖော်ပြချက်များကို ထည့်သွင်းပါ။		

(ဂ-၃) - တွင်းတူးဖော်မည့်နေရာ ရှင်းလင်းပြင်ဆင်ခြင်း

စမ်းသပ်တွင်းတူးဖော်မည့် လုပ်ငန်းများကို အဆိုပြုထားပါက၊ အပင်ရှင်းလင်းခြင်း၊ မြေနေရာ ညီခြင်း၊ ရေကန်တူးခြင်းစသည်တို့အပါအဝင် တူးဖော်မည့်နေရာ ရှင်းလင်းပြင်ဆင်ရာတွင် အသုံးပြု မည့် နည်းလမ်းများ ကို ဖော်ပြပေးပါ။
ရှင်းလင်းဖော်ပြချက်များကို ထည့်သွင်းပါ။

(၇-၄) - တူးတူးဖော်ရေးလုပ်ငန်းများ

စမ်းသပ်တွင်းတူးဖော်မည့် လုပ်ငန်းများကို ဆောင်ရွက်ပါမည်လား? ဆောင်ရွက် မည့် ဆိုပါက တူးဖော်မည့် နေရာတိုင်းအတွက် အောက်ပါယေားကို ဖြည့်သွင်း ပေးပါ။	တူးမည် <input type="checkbox"/>	မတူးပါ <input type="checkbox"/>
---	---------------------------------	---------------------------------

မြေနေရာ ရှင်းလင်း ဖော်ပြ ချက်	တူးဖော် မည့် အမျိုး အစား	အများ ဆုံး တွင်း အနက် (မိတာ)	အများ ဆုံး တွင်း အနက် (မိတာ)	တစ်နေရာ အတွက် အများ ဆုံး လိုအပ် သည့် ရေကန် အရောင် အရောင် အတွက် (အလျား x အနံ x အမြင်) (ကုပ္ပါဒီတာ)	ရေကန် များ၏ အကြီး ဆုံး အရွယ် အစား (အလျား x အနံ x အမြင်) (စတုရန်း မိတာ) (မြေတူးရန် မလို)	တူးမည့်နေရာ (drill pad)* ၏ ပျမ်းမျှ အရွယ် အစား (စတုရန်း မိတာ) (မြေတူးရန် မလို)	မြေတူးရန် လိုအပ် သည့် drill pad နေရာ အရောင် အတွက် (ကုပ္ပါဒီတာ) (ရေကန် များ မပါ)	တူးထုတ်ရ မည့် ပျမ်းမျှ မြေ ထုထည် (ကုပ္ပါဒီတာ) (ရေကန် များ မပါ)
စုစုပေါင်း		(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)

မှတ်ချက် - အတိုင်လိုက် စုစုပေါင်းတန်ဖိုးများတွက်ချက်ပုံ

- (၁) တူးမည့် တွင်းအရေအတွက်စုစုပေါင်း (စုစုပေါင်းကို တွက်ရန် အတန်းတစ်တန်းချင်းစီကို ပေါင်းပါ)
- (၂) အဆိုပြုသည့် မိတာစုစုပေါင်း (တစ်တန်းချင်း၏ အများ ဆုံး တွင်းအရေအတွက် x ပျမ်းမျှအနက်၊ ထို့နောက် စုစုပေါင်းကို တွက်ရန် အတန်းတစ်တန်းချင်းစီကို ပေါင်းပါ)
- (၃) ရေကန်အရေအတွက် စုစုပေါင်း (တစ်တန်းချင်းစီတွင် အများ ဆုံး ရေကန်အရေအတွက် x တူးမည့် နေရာ drill pad အရေအတွက်၊ ထို့နောက် စုစုပေါင်းကို တွက်ရန် အတန်းတစ်တန်းချင်းစီကို ပေါင်းပါ)
- (၄) ရေကန်များ၏ ထုထည် (တစ်တန်းချင်းစီတွင် ရေကန်၏ အများ ဆုံး ထုထည် x ရေကန်အရေ အတွက်၊ ထို့နောက် စုစုပေါင်းကို တွက်ရန် အတန်းတစ်တန်းချင်းစီကို ပေါင်းပါ)

- (၅) နှောင့်ယုက်ခံရမည့် စံပိုယာစွမ်းပေါင်း (တစ်တန်းချင်းစီ၏ တွင်းအရေအတွက် x ပျမ်းမျှ အချို့  
အစား၊ ထို့နောက် စုစုပေါင်းကို တွက်ရန် အတန်းတစ်တန်းချင်းစီကို ပေါင်းပါ)
- (၆) မြေတူးရန်လိုအပ်သည့် pad အရေအတွက် (စုစုပေါင်းကို တွက်ရန် အတန်းတစ်တန်းချင်းစီကို  
ပေါင်းပါ)
- (7) တူးထုတ်ရမည့် ထုထည်စွမ်းပေါင်း (မြေတူးရန် လိုအပ်သည့် နေရာအရေအတွက် x တစ်တန်းချင်း  
ပျမ်းမျှထုထည်၊ ထို့နောက် စုစုပေါင်းကို တွက်ရန် အတန်းတစ်တန်းချင်းစီကို ပေါင်းပါ)

#### (ဂ-၅) - တွင်းများ တည်ဆောက်ခြင်းနှင့် တွင်းတူးလုပ်ငန်းရပ်စဲခြင်း

အဆိုပြုထားသည့်အစီအစဉ်ကို အကောင်အထည်ဖော်ရန် တာဝန်ပေးထားသော အရည်အချင်းမီ ဝန်ထမ်းများ ရှိပါသလား?	<input type="checkbox"/> ရှိသည်	<input type="checkbox"/> မရှိပါ
--	---------------------------------	---------------------------------

တွင်းများအား မည်သို့ တည်ဆောက်မည်ကို ရှင်းလင်းဖော်ပြပါ။ (အသုံးပြုမည့် အနားပတ်ပစ္စည်း - casing material၊ casing ၏အနက်၊ casing ကို ကွန်ကရစ်လောင်းမည်ဆိုပါက လောင်းမည့်  
အပိုင်းအခြား intervals များ၊ casing ပြုလုပ်ပေးမည့် တွင်းတူးစက်အမျိုးအစား စသည်တို့  
အပါအဝင်)

**ရှင်းလင်းဖော်ပြုချက်ကို ထည့်သွင်းပါ။**

တွင်းတူးလုပ်ငန်းများရပ်စဲခြင်းနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ဖော်ပြရာတွင်၊ အသုံးပြုမည့်  
ပစ္စည်း၊ ကွန်ကရစ်အဆိုများ ထားမည်ဆိုပါက အလွှာလိုက် အပိုင်းအခြား intervals များ၊ အနား  
ပတ် casing များအား ဖယ်ရှားခြင်း ရှိမရှိနှင့် တွင်းတူးလုပ်ငန်းပြီးစီးပါက မည်သည့် အချိန်တွင်  
လုပ်ငန်းရပ်စဲမည်စသည်အချက်များ ပါဝင်စေရပါမည်။

**ရှင်းလင်းဖော်ပြုချက်ကို ထည့်သွင်းပါ။**

(ဂ-၆) - သတ္တာကြောရာသည့် တွင်းများ၊ နမူနာအစိုင်အခဲကြီးများစုပုံရန် တွင်းများ

အဆိုပြထားသော အစီအစဉ်တွင် သတ္တာကြောရာသည့်တွင်းများ / နမူနာကြီးများ စုပုံသည့် တွင်းများ (costeans/bulk sample disposal pits) တူးရန် လိုအပ်ပါသလား?	<input type="checkbox"/>	လိုသည်	<input type="checkbox"/>	မလိုပါ
လိုအပ်သည် ဆိုပါက အောက်ပါ ယေားကို ဖြည့်သွင်းပါ။				

တည်နေရာ	သတ္တာကြောရာ တွင်းအရေအတွက်	တွင်းအချေယ် အစား(အလျား x အနံ) (စတုရန်းမီတာ)	ပျမ်းမျှ အနက် (မီတာ)	တူးထုတ်ရမည့် ထုထည် (ကုပ္ပါဒ်မီတာ)	တူးထုတ်မည့် ထုထည် စုစုပေါင်း (ကုပ္ပါဒ်မီတာ)	ရေးယာ စုစုပေါင်း (အလျား x အနံ) (စတုရန်းမီတာ)
စုစုပေါင်း						
	(၁)				(၂)	(၃)

မှတ်ချက် - အတိုင်လိုက် စုစုပေါင်းတန်ဖိုးများတွက်ချက်ပုံ

- (၁) သတ္တာကြောရာသည့် တွင်းအရေအတွက် (စုစုပေါင်းကို တွက်ရန် တစ်တန်းချင်းကို ပေါင်းပါ)
- (၂) တူးထုတ်ရမည့် ထုထည် စုစုပေါင်း (စုစုပေါင်းကို တွက်ရန် တစ်တန်းချင်းကို ပေါင်းပါ)
- (၃) အလုပ်လုပ်မည့် ရေးယာစုစုပေါင်း (တစ်တန်းချင်းစီ၏ တွင်းအရေအတွက် x ရေးယာ၊ ထို့နောက် စုစုပေါင်းကို တွက်ရန် တစ်တန်းချင်းကို ပေါင်းပါ)။ လုပ်ငန်းခွင်နေရာ၌ စုပုံထားသော တူးထုတ်မြေကြီးများ (ဥပမာ - အပေါ်ယံမြေလွှာ၊ အောက်ခံမြေလွှာ) လည်း ပါဝင်သည်။

(က-၇) - သတ္တုကြောရာသည့် တွင်းများ၊ နမူနာအစိုင်အခဲကြီးများစုံသည့် တွင်းများ တူးရန် ကြိုတင်ပြင်ဆင်ခြင်း

သတ္တုကြောရာသည့်/နမူနာကြီးများစုံသည့် တွင်းများ လိုအပ်ပါက၊ နေရာရှင်းလင်းပြင်ဆင်ရေးနည်းလမ်းများ၊ ပေါက်ရောက်ပင်များ ရှင်းလင်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များကို ဖော်ပြပေးပါ။

ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။

(က-၈) - နမူနာများအား စီမံခန့်ခွဲခြင်း

စုစောင်းရယူထားသည့် နမူနာများ၏ အရွယ်အစား (တွင်းတူး၍ရယူထားသည့် နမူနာများ၊ အစိုင်အခဲနမူနာကြီးများ အပါအဝင်)၊ စုစောင်းသည့် နည်းလမ်းများ၊ နမူနာစုစောင်းရာတွင် အသုံးပြုသည့် ပစ္စည်း ကိရိယာများ၊ နမူနာများအား စုပုစွန်းပစ်သည့်နည်းလမ်း (နမူနာထည့်သည့် အိတ်များအား ဖယ်ရှားခြင်းအပါအဝင်)၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စမ်းသပ်တူးဖော်သည့် လုပ်ငန်းခွင် ၌ စုစောင်းရွက်ရန် လိုအပ်သည့် အခြားသော နမူနာစီမံခန့်ခွဲရေးလုပ်ငန်းများကို ရှင်းလင်းဖော်ပြပါ။ လုပ်ငန်းခွင်၌ ဘူမိဖော် နမူနာယူခြင်းအား စီမံခန့်ခွဲမှု (ရရှိလာသည့် နမူနာများကို ခွဲခြားခြင်း၊ အိတ်များ၊ သတ္တုရှိင်း ပြုပြင်သန့်စင်ခြင်းနှင့် သို့လျောင်ခြင်း) အတွက် လိုအပ်ချက်များလည်း ပါဝင်သည်။

ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။

(က-၉) - လုပ်ငန်းဒေါယာများသို့ ချဉ်းကပ်လမ်းကြောင်းများ

စီစဉ်ထားသော ချဉ်းကပ်လမ်းကြောင်းများကို ဖော်ပြထားသည့် မေ့ပုံ သို့မဟုတ် လုပ်ငန်းခွင်ပြပုံ များကို ထောက်ပုံပေးပါ။ လက်ရှိလမ်းများနှင့် အဆိုပြထားသော ချဉ်းကပ်လမ်းအသစ်များကို ခွဲခြားပြသပါ။

<p>လက်ရှိလမ်းများမှ ခွဲထွက်ဆောင်ရွက်ရန် လိုအပ်ပါသလား? လိုအပ်သည်ဆိုပါက ချဉ်းကပ်လမ်း ဖောက်လုပ်မည့် နည်းလမ်း (များ) နှင့် ပေါက်ရောက်ပင်များအား ရှင်းလင်းရန် လိုအပ်မှတိကို အသေးစိတ်ဖော်ပြပါ။ လက်ရှိ လမ်းကြောင်းများ အတိုင်း မဟုတ်သည့် နောင့်ယူက်ခံရမည့် စုစုပေါင်းစရိယာ (တွင်းတူးလမ်း ကြောင်းများနှင့် ဆိုက်စမစ်လိုင်းများအပါအဝင်) လည်း ပါဝင်သည် (လမ်းသစ် များ၏ အလျေား (ကိုလိုမိတာ) နှင့် အနဲ့ (မိတာ) တို့ကို ဆိုလိုသည်။)</p>	လိုသည် <input type="checkbox"/>	မလိုပါ <input type="checkbox"/>
---	---------------------------------	---------------------------------

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

<p>လက်ရှိလမ်းများအား အဆင့်မြှင့်တင်ရန် သို့မဟုတ် ပြပြင်ထိန်းသီမ်းရန် လိုအပ်ပါသလား? လိုအပ်သည်ဆိုပါက အဆင့်မြှင့်တင်ရန်/ပြပြင်ထိန်းသီမ်းရန် လိုအပ်မည့် လုပ်ငန်းများကို ဖော်ပြပါ။</p>	လိုသည် <input type="checkbox"/>	မလိုပါ <input type="checkbox"/>
---	---------------------------------	---------------------------------

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

#### (က-၁၀) - ရေထောက်ပံ့မှုနှင့် ရေစီမံခန့်ခွဲမှု

<p>စခန်းအတွက်နှင့် တွင်းတူးဖော်ခြင်းအတွက် ရေလိုအပ်ပါသလား? လိုအပ်သည်ဆိုပါက တွင်းတူးခြင်း၊ လမ်းပြပြင်ထိန်းသီမ်းခြင်း၊ စခန်းချုခြင်းတို့အတွက် မည်သည့်နေရာရောက် မည်သို့ ရရှိနိုင်မည်ဖြစ်ကြောင်း (ဥပမာ - မြေအောက်ရေ၊ မြေပေါ်ရေ၊ ရေပိုက်လိုင်းများစသည်ဖြင့်) ဖော်ပြပါ။ လိုအပ်သော ရေ၏ ထုထည်နှင့် စွန့်ထုတ်ရောင့် စီးဆင်းရေတို့အား မည်သို့ စီမံခန့်ခွဲမည်ကို အသေး စိတ်ဖော်ပြပါ။</p>	လိုသည် <input type="checkbox"/>	မလိုပါ <input type="checkbox"/>
---	---------------------------------	---------------------------------

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

<p>မြေပေါ်ရေကို ရင်းမြစ်အဖြစ် အသုံးပြုမည်ဆိုပါက သို့မဟုတ် သတ္တုတွင်းကိုပင် ရေတွင်းအဖြစ် အသုံးပြုမည်ဆိုပါက ရေတွင်းတူးခြင်း/အသုံးပြခြင်းဆိုင်ရာ လိုင်စင်လိုအပ်ခြင်း ရှိမရှိကို ဖော်ပြပါ။ လိုင်စင်လိုအပ်သည်ဆိုပါက၊ လိုင်စင် မိတ္တုကို ပူးတွဲတင်ပြပါ။ လိုင်စင်မရရှိသေးပါက ရေတွင်းမတူးမီ/ ရေအသုံး မပြုမိတ္တု လိုင်စင်ကို ရရှိအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြု ဝန်ခံ ချက် ထည့်သွင်းဖော်ပြပါ။</p>	<p>လိုသည် <input type="checkbox"/></p>	<p>မလိုပါ <input type="checkbox"/></p>
<p><b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b></p>		

<p>(ဂ-၁၁) - ရေအရင်းအမြစ်များကို ထိခိုက်စေနိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ပါမည်လား? ဆောင်ရွက်မည်ဆိုပါက ခွင့်ပြုမိန့်မိတ္တုကို ပူးတွဲတင်ပြပါ။ ခွင့်ပြုမိန့်မရရှိသေးပါက ရရှိအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြု ဝန်ခံ ချက် ထည့်သွင်းဖော်ပြပါ။ မြန်မာပြုပြင်ခြင်း၊ ပေါက်ရောက်ပင်ရှင်းလင်းခြင်း၊ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလိုအပ်ချက်များ အကြောင်း ရှင်းလင်းဖော်ပြပါ။</p>	<p>ဆောင်ရွက်မည် <input type="checkbox"/></p>	<p>မဆောင်ရွက် <input type="checkbox"/></p>
<p><b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b></p>		

<p>(ဂ-၁၂) - ရေဒီယိုသတ္တိကြွော်စွဲများ သို့မဟုတ် အန္တရာယ်ရှိ ပစ္စည်းများအား စီမံခန့်ခွဲခြင်း ယူရနိုင်ယမ် သို့မဟုတ် thorium တူးဖော်ဖူးသည့် ဇာုယာများတွင် လုပ်ငန်းများ ဆောင်ရွက်ပါမည်လား? ဆောင်ရွက်မည်ဆိုပါက ရေဒီယိုသတ္တိကြွော်မှု စီမံခန့်ခွဲရေး အစီအစဉ်ကို ပူးတွဲတင်ပြပါ။</p>	<p>ဆောင်ရွက်မည် <input type="checkbox"/></p>	<p>မဆောင်ရွက် <input type="checkbox"/></p>
--	--	--

<p>မရှိယာအတွင်း စမ်းသပ်တူးဖော်ရာတွင် အခြားသော အန္တရာယ်ရှိ ပစ္စည်းများ တွေ့ရနိုင်ပါသလား? တွေ့နိုင်သည်ဆိုပါက အန္တရာယ်ရှိပစ္စည်း အမျိုးအစား များကို စာရင်းပြုလုပ်၍ ထိပစ္စည်းများအား မည်သို့ စီမံခန့်ခွဲမည် ဖြစ်ကြောင်း ကို စီမံခန့်ခွဲမှုအစီအစဉ်တစ်ခု ရေးဆွဲဖော်ပြပါ။</p>	<p>တွေ့နိုင်သည် <input type="checkbox"/></p>	<p>မတွေ့နိုင် <input type="checkbox"/></p>
<p><b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b></p>		

(ဂ - ၁၃) - စခန်းချနေရာများ၊ သို့လောင်နေရာများနှင့် ပစ္စည်းယာယီတပ်ဆင်ရာနေရာများ:

အောက်ပါယေားကို အသုံးပြု၍ စခန်းချနေရာများ၊ သို့လောင်နေရာများ၊ ပစ္စည်းယာယီတပ်ဆင်ရာ နေရာများအကြောင်းကို ရှင်းလင်းဖော်ပြပါ။ စခန်းချနေရာများ၊ သို့လောင်နေရာများ၊ ပစ္စည်းယာယီတပ်ဆင်ရာ နေရာများကို ဒေသအလိုက်စီမံချက်ဖြင့် ဖော်ပြပေးပါ။

<p><b>စခန်းချနေရာအကြောင်း အသေးစိတ်အချက်များ</b></p>		
<p>စခန်းချနေရာ လိုအပ်ပါသလား? မလိုအပ်ပါက နောက်ထပ် အချက် အလက်များကို ဖြည့်သွင်းရန် မလိုပါ။</p>	<p>လိုသည် <input type="checkbox"/></p>	<p>မလိုပါ <input type="checkbox"/></p>
<p>စခန်းချနေရာတွင် အများဆုံးဝန်ထမ်းအရေအတွက် မည်မျှ နေရာချထားမည်နည်း?</p>		
<p>စခန်းချနေရာအတွက် စုစုပေါင်းစပ်ယာ မည်မျှ (ဟက်တာ) ကို ပေါက်ရောက်ပင်ရှင်းလင်းမည်နည်း?</p>		
<p>ပေါက်ရောက်ပင်ရှင်းလင်းရန် လိုအပ်ပါက၊ မြေနေရာ ပြုပြင်ရာတွင် အသုံးပြုမည့် နည်းလမ်းများကို ဖော်ပြပါ။</p>		
<p><b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b></p>		
<p>စခန်းချနေရာ(များ)ကြောင့် အနောင့်အယူက်ဖြစ်သည့် စုစုပေါင်း</p>		

ဇရိယာ (ဟက်တာ) မည်မျှဖြစ်ပါသနည်း?		
မြတူးခြင်းလုပ်ငန်းများ လိုအပ်ပါသလား? လိုအပ်သည့်ဆိုပါက မြတူးရသည့် ရည်ရွယ်ချက်နှင့် အများဆုံး တူးထုတ်မည့်ထုထည် (ကုပ္ပမာဏ) တို့ကို ဖော်ပြပါ။	လိုသည် <input type="checkbox"/>	မလိုပါ <input type="checkbox"/>
<b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b>		
အဆိုပြထားသော သန့်စင်ခန်းများအား အသုံးပြုရန်အတွက် သက် ဆိုင်ရာ ကျွန်းမာရေးဌာန သို့မဟုတ် ဒေသခံကောင်စီမှ သဘောတူ/ ခွင့်ပြချက်ရနိုင်ပါမည်လား? မရနိုင်ပါက အကြောင်းပြချက် ဖော်ပြပေးပါ။	ရနိုင်သည် <input type="checkbox"/>	မရနိုင် <input type="checkbox"/>
<b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b>		
စခန်းတည်နေရာအကြောင်း ရှင်းလင်းဖော်ပြ၍ ရွှေးချယ်ရသည့် ကြောင်းကျိုးဖော်ပြချက်များ (ဥပမာ - ယခင်ကပင် ရှင်းလင်းထားသည့် ဇရိယာဖြစ်ခြင်းကြောင့် စသည်ဖြင့်) နှင့် လိုအပ်ပါက အခြားသက် ဆိုင်သည့် သတင်းအချက်အလက်များကို ဖော်ပြပေးပါ။		
<b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b>		

သို့လောင်ရာနေရာနှင့် ပစ္စည်းယာယီတပ်ဆင်ရန် နေရာများ လိုအပ်ပါသလား? မလိုအပ်ပါက နောက်ထပ် အချက် အလက်များကို ဖြည့်သွင်းရန် မလိုပါ။	လိုသည် <input type="checkbox"/>	မလိုပါ <input type="checkbox"/>
--	---------------------------------	---------------------------------

သိပ္ပလောင်ရေးနှင့်ယာများကို စာရင်းပြုစွဲဖော်ပြပါ	အရေအတွက်	စွမ်းဆောင်ရည်
ဆီ၊ လောင်စာဆီနှင့် ဓါတ်ပစ္စည်း သိပ္ပလောင်ရာ နေရာများ		
ရေသိပ္ပလောင်ရာ နေရာများ		
အခြားသိပ္ပလောင်မှုများနှင့် ပစ္စည်း ယာယီတပ်ဆင်ရာနေရာများ		
သိပ္ပလောင်မှုများနှင့် ပစ္စည်း ယာယီတပ်ဆင်ရာနေရာများကို စခန်း နေရာနှင့် တူညီသောနေရာတွင် ထားရှိပါမည်လည်း?	ထားမည် <input type="checkbox"/>	မထားပါ <input type="checkbox"/>
သိပ္ပလောင်သည့် ဒရီယာများအတွက် ပေါက်ရောက်ပင်ရှင်းလင်း ရမည့် စုစုပေါင်းဒရီယာ (ဟက်တာ) မည်မျှဖြစ်ပါသနည်း?		
ပေါက်ရောက်ပင်ရှင်းလင်းရန်လိုအပ်ပါက၊ မြေနေရာပြုပြင်ရှင်းလင်းမည့် နည်းလမ်းများကို ရှင်းလင်းဖော်ပြပါ။		
<b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b>		
သိပ္ပလောင်မှုနှင့် ပစ္စည်း ယာယီတပ်ဆင်သည့်နေရာများကြောင့် အနောင့်အယုက် ဖြစ်သည့် စုစုပေါင်း ဒရီယာ (ဟက်တာ) မည်မျှ ဖြစ်ပါသနည်း?		
မြတ်းခြင်းလုပ်ငန်းများ လိုအပ်ပါသလား? လိုအပ်သည်ဆိုပါက မြတ်းရသည့် ရည်ရွယ်ချက်နှင့် အများဆုံးတူးထုတ်မည့် ထုထည် (ကုပ္ပမာဏ) တို့ကို ဖော်ပြပါ။	လိုသည် <input type="checkbox"/>	မလိုပါ <input type="checkbox"/>

## အပိုင်း (ယ) - ပတ်ဝန်းကျင်အကြောင်း ရှင်းလင်းဖော်ပြချက်

**ဆွဲနှုန်းကြားချက်** - ပတ်ဝန်းကျင်အကြောင်း ရှင်းလင်းဖော်ပြချက်ကို ပြည့်စုံစွာ ဖြည့်သွင်း၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (ယ)အဖြစ် ထည့်သွင်းဖော်ပြရမည်။

### (ယ-၁) - အခြေခံအဆောက်အအိုးများ၊ လူနေအိမ်များနှင့် နီးကပ်မှု

ဆည်မှု၊ ဖုန်းမှုနှင့်စသည်တို့ကြောင့် အများပြည့်သူအပေါ်ထိခိုက်နိုင်မှု အတိုင်းအတာကို ဆုံးဖြတ်နိုင်ရန် အတွက် စီမံကိန်းကြောင့် ထိခိုက်နိုင်သည့် လက်ရှိ အခြေခံအဆောက်အအိုးများ (အစိုးရနှင့် ပုဂ္ဂလိက နှစ်မျိုးလုံး) ကို ရှင်းလင်းဖော်ပြပါ။ အောက်ပါတို့ကို ဖော်ပြပေးရန် လိုအပ်ပါသည် -

- အခြေချမှန်ရာများ-အနီးဆုံးမြို့၏ အမည်နှင့် အကွာအဝေး၊ အဆိုပြုထားသော စမ်းသပ်တူးဖော်ရေး လုပ်ငန်းနှင့် အိမ်များ၊ ခြီးမော်များ၏ အကွာအဝေးတို့ကို ဖော်ပြပါ။
- အခြားသော အခြေခံအဆောက်အအိုးများ (ဥပမာ- ကျောင်းများ၊ ဆေးရုံများ၊ စီးပွားရေး / စက်မှု စုန်းများ၊ လမ်းများ၊ သို့လောင်ရုံများ၊ ရေတွင်းများ၊ ဆည်များ၊ အပျက်အစီးများ၊ ရေတင်စက်များ၊ ရူခင်းသာများ၊ မီးရထားလမ်းများ၊ ဆက်သွယ်ရေးဖို့ကိုသာလိုင်းများ) သည် စမ်းသပ်တူးဖော်ရေး လုပ်ငန်းကြောင့် ထိခိုက်နိုင်ဖွယ်ရှိပါက ယင်းတို့ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

### (ယ-၂) - မြေယာပုံစံနှင့် မြေမျက်နှာသွင်းပြင်

စမ်းသပ်တူးဖော်ရေးအစီအစဉ်ကြောင့် ထိခိုက်ခံရနိုင်သည့်နေ့ယာ၏ မြေမျက်နှာသွင်းပြင်ကို ရှင်းလင်းဖော်ပြပါ။ မြေတိုက်စားမှုနှင့် မြင်သာသော အချက်များ (ဥပမာ - မတ်စောက်သော / ပြုပြစ်သော လျှောစောက်များ၊ လွင်ပြင်များ၊ ကျောက်တုံးထူးထူးသော တောင်ကုန်းထံများ စသည်ဖြင့်) ၏ ထိရှုလွယ်မှုလည်း ပါဝင်သည်။

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

### (ယ-၃) - မြေဆီလွှာနှင့် မြေမျက်နှာပြင်ဖုံးလွမ်းမှု

စမ်းသပ်တူးဖော်ရေးအစီအအစဉ်ကြောင့် ထိခိုက်နိုင်သည့် ယေဘုယျမေးယာ၏ မြေဆီလွှာ အမျိုးအစားများနှင့် မြေမျက်နှာပြင်ဖုံးလွမ်းမှု တို့ကို ဖော်ပြပါ။ အနောင့်အယုက်ပေးမှုနှင့် ပြန်လည် ထူးထောင်ခြင်းတို့အတွက် ပြဿနာဖြစ်နိုင်သည့် မြေဆီထိပ်မှု၊ မြေတိုက်စားမှု၊ ဖုန်းမှုနှင့် အခြားသော သွင်းပြင်ရှုထောင့်များ၏ ထိရှုလွယ်မှုလည်း ပါဝင်သည်။

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

## (ယ-င) - ရေနှင့် ရေစီးဆင်းမှု

အဆိုပြထားသော အစီအစဉ်သည် သဘာဝရေစီးကြောင်းများ (ဥပမာ - ရေနှင့် မြောင်းလိုင်းများ၊ ချောင်းများ၊ ရေကြီးလွင်ပြင်များ)ကို အနောင့်အယူက်ဖြစ်စေ ပါသလား? ဖြစ်စေသည်ဆိုပါကဖြစ်နိုင်သောအနောင့်အယူက်များကို ဖော်ပြပါ။	<input type="checkbox"/>	<input type="checkbox"/>
<b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b>		
အစီအစဉ်ခွဲထားသည့် ဧရိယာသည် ရေတိန်းသိမ်းရေးဧရိယာတွင် တည်ရှိနေပါသလား? ရှိနေသည်ဆိုပါက အမည် (များ) ကို ဖော်ပြပါ။	<input type="checkbox"/>	<input type="checkbox"/>
<b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b>		

## (ယ-ဂ) - မြေအောက်ရေ

စမ်းသပ်တူးဖော်ရေးအစီအစဉ်ဆောင်ရွက်စဉ်တွင် မြေအောက်ရေကို ဖြတ်သန်းသွားနိုင်ပါသလား? ဖြတ်သွားနိုင်သည် ဆိုပါက မျှော်မှန်းထားသော မြေအောက်ရေ (hydrogeological) အခြေအနေများကို ဖော်ပြရန်အတွက် အောက်ပါ ပေါ်သေးကို အသုံးပြုပါ။ စမ်းသပ်တူးဖော်ရေး ဧရိယာ(များ) အတွင်းရှိ ထိခိုက်ခံရနိုင်သော မြေအောက်ရေအောင်းလွှာများကို သတ်မှတ်ဖော်ပြပါ။	<input type="checkbox"/>	<input type="checkbox"/>
<b>မတူညီသော မြေအောက်ရေအခြေအနေများကို တွေ့ရှိရနိုင်သော နယ်မြေ/ဧရိယာများအကြောင်းရှင်းလင်းဖော်ပြချက်</b>		
<b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b>		

ဖြစ်ပေါ်သည့်သက်တမ်း/အလွှာခွဲခြားမှုယူနစ်	အလွှာအပိုင်းအခြားအနောက်(မီတာ)	ရေအောင်းလွှာအမည်	ရေအောင်းလွှာအပိုင်းအခြား/အထူး(မှ-ထိ)(မီတာ)	ဖြတ်သန်းမည့်ရေအောင်းလွှာ(များ)အမျိုးအစား(ဥပမာ-စိမ့်ထွက်၊ အပိတ်၊ ရေလျှံတွင်း)	ရေအောင်းလွှာ၏ဆားငန်ခါတ်၊ ရေမျက်နှာပြင်အထိအနောက်၊ အခြားမှတ်ချက်များကိုဖော်ပြပါ

(ယ-၆) - သဘာဝပေါက်ရောက်ပင်များ

<p>သဘာဝပေါက်ရောက်ပင်များ ရှိနေသည့် ဧရိယာတွင် လုပ်ငန်းဆောင်ရွက်ပါသလား? ဆောင်ရွက်ပါက အောက်ပါအချက်အလက်များကို ထောက်ပံ့ပေးပါ။</p> <ul style="list-style-type: none"> <li>• ဧရိယာအတွင်းရှိ ပေါက်ရောက်ပင် ပုံစံနှင့် ဖွဲ့စည်းပုံ (ဥပမာ - သစ်တော့၊ ခြေတော့၊ မြေကိုခင်း)</li> <li>• လွမ်းမိုးပါဝင်နေသည့် မျိုးစိတ်များစာရင်း</li> </ul>	<p>ဆောင် ရွက် <input type="checkbox"/></p> <p>မဆောင် ရွက် <input type="checkbox"/></p>
<b>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</b>	

(ယ-၇) - သိသာထင်ရှားသော နေရာင်းဒေသများနှင့် အပင်များ

<p>အဆိုပြုအစီအစဉ်ကြောင့် ထိခိုက်ခံရနိုင်သည့် ဧရိယာတွင် ရှိနေသည့် သို့မဟုတ် ရှိခဲ့သည်ဟု မှတ်တမ်း တင်ထားသော သိသာထင်ရှားသော သဘာဝနေရာင်းဒေသများ သို့မဟုတ် ရှားပါး / မျိုးသုည်းရန် အန္တရာယ်ရှိသော အပင်မျိုးစိတ်များစာရင်းကို အောက်ပါပေါ်တွင် ဖော်ပြပါ။ စာရင်းပါ မျိုးစိတ်များအား တွေ့ရှိရသည့် အခြေအနေများကို ဒေသစီမံချက်/မြေပုံတွင် ထည့်သွင်းဖော်ပါ။</p>	<p>မျိုးစိတ်/နေရာင်းဒေသ</p>	<p>အများသုံးအမည်</p>	<p>ထိန်းသိမ်းကာကွယ်ထားမှု အခြေအနေ *</p>

\* ထိန်းသိမ်းကာကွယ်ထားသည်ဆိုရာတွင် မျိုးသုည်းသွားသော၊ မျိုးသုည်းမည် အန္တရာယ်ရှိနေသော၊ မျိုးသုည်းရန် လွယ်ကူသော၊ ခြိမ်းခြောက်ခံနေရသော၊ ရှားပါးသော မျိုးစိတ်များ ပါဝင်သည်။

(ယ-၈) - ပေါင်းပင်များ၊ အပင်ငယ်များနှင့် ကျရောက်သော ရောဂါဌီးမွားများ

<p>ရောဂါဌီးမွားနှင့် ပေါင်းပင်များကြောင့် ထိခိုက်နေသည့် သို့မဟုတ် ထိခိုက်ရန်အလားအလာရှိသည့် ဓရိယာနှင့်ပတ်သက်သည့် အချက်အလက်များကို ထောက်ပံ့ပေးပါ။</p>	<p>ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။</p>
---	--

### (ယ-၉) - တိရှာန်များ

ဒရိယာအတွင်း ရှိနေနိုင်သည့် အေသမျိုးရင်း တိရှာန်များ၊ (တောရိုင်းတိရှာန်များအပါအဝင်) တိရှာန်အရိုင်းများကို ရှင်းလင်းဖော်ပြပါ။

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

### (ယ-၁၀) - သီသာထင်ရှားသော တိရှာန်များ

အဆိုပြုအစီအစဉ်ကြောင့် ထိခိုက်ခံရနိုင်သည့် ဒရိယာတွင် ရှိနေသည့် သို့မဟုတ် ရှိခဲ့သည်ဟု မှတ်တမ်းတင်ထားသည့် ရှားပါးသော မျိုးစိတ်များ သို့မဟုတ် မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များစာရင်းကို အောက်ပါအယားတွင် ဖော်ပြပါ။ စာရင်းပါ မျိုးစိတ်များအား တွေ့ရှိရသည့် အခြေအနေများကို အေသစီမံချက်/မြေပုံတွင် ထည့်သွင်းဖော်ပါ။

မျိုးစိတ်	အများသုံးအမည်	ထိန်းသီမ်းကာကွယ်ထားမှု အခြေအနေ *

\* ထိန်းသီမ်းကာကွယ်ထားသည်ဆိုရာတွင် မျိုးသုဉ်းသွားသော မျိုးသုဉ်းမည် အန္တရာယ်ရှိနေသော မျိုးသုဉ်းရန် လွယ်ကူသော၊ ခြိမ်းခြောက်ခံနေရသော၊ ရှားပါးသော မျိုးစိတ်များ ပါဝင်သည်။

### (ယ-၁၁) - ပတ်ဝန်းကျင်ဆိုင်ရာ ထိရှုလွယ်သော နေရာများ

အဆိုပြုထားသည့် စမ်းသပ်တူးဖော်ရေးဒရိယာအတွင်း သို့မဟုတ် အနီးကပ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ထိရှုလွယ်သော နေရာများ * ရှိပါသလား? ရှိသည်ဆိုပါက၊ ထိနေရာများကို ဖော်ပြပါ။ ချဉ်းကပ်လမ်းများနှင့် အခြားလုပ်ငန်းများကို ထိရောက်စွာ စီမံချက်ရေးဆွဲ၍ နေရာချထားရာတွင် ပဋိပက္ခဖြစ်နိုင်မှုများကို ဖော်ထုတ်နိုင်ရေးအတွက် အေသစီမံချက်ပေါ်တွင် ထိနေရာများကို သတ်မှတ် ဖော်ပြ မှတ်သားပေးပါ။	ရှိသည် <input type="checkbox"/>	မရှိပါ <input type="checkbox"/>
---	------------------------------------	------------------------------------

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

ပတ်ဝန်းကျင်ဆိုင်ရာ ထိရှုလွယ်သည့် ဇရီယာများအပေါ် ထိခိုက်မှုများ ဖြစ်နိုင် ပါသလား? ဖြစ်နိုင်သည်ဆိုပါက အဆိုပြုအစီအစဉ်ကြောင့် ဖြစ်နိုင်သည့် ထိခိုက် မှုများကို အသေးစိတ်ဖော်ပြပါ။	ဖြစ်နိုင် သည် <input type="checkbox"/>	မဖြစ် ပါ <input type="checkbox"/>
--	---	--------------------------------------

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

\*ပတ်ဝန်းကျင်ဆိုင်ရာ ထိရှုလွယ်သော နေရာများတွင် (၁) သစ်တောကာကွယ်တိန်းသိမ်းရေးဇရီယာ (၇၀ မျိုးစုံမျိုးကဲ့ထိန်းသိမ်းရေးဇရီယာအပါအဝင်) (၂) အစိုးရပိုင်သစ်တော့ (၃) ဥယျာဉ် (အဆွဲဝါယဉ်များ အပါအဝင်) (၄) ဒီဇိုင်းရေးဇရီယာများ (၅) အခြားသော ထိရှုလွယ်သည့် ကမ်းရှိုးတန်းဇရီယာများ (၆) တော့ရှိုင်းတိရှိုးနှင့်သေားမဲ့တော့ (၇) သိပ္ပံကြိုးစိုင်း (၈) သဘာဝကြိုးစိုင်း (၉) ထူးခြားသော ဘူမ်းရှုပ်ကြိုးစိုင်း (၁၀) ဝန်ကြီးက သတ်မှတ်သည့် အခြားသဘာဝကြိုးစိုင်း (၁၁) အရေးကြိုးငှက်နယ်မြေ (၁၂) အမိက မီးမျိုးစုံမျိုးကဲ့ဇရီယာ တို့ပါဝင်သည်။

**(ယ-၁၂) - ယဉ်ကျေးမှုအမွှေအနှစ်နေရာများနှင့် ရေးဟောင်းသုတေသနနေရာများ**

အဆိုပြထားသည့် စမ်းသပ်တူးဖော်ရေးဇရီယာအတွင်း သို့မဟုတ် အနီးကပ်တွင် ယဉ်ကျေးမှုအမွှေအနှစ်နေရာများ သို့မဟုတ် ရေးဟောင်းသုတေသနနေရာများ သို့မဟုတ် သမိုင်းဆိုင်ရာ သိသာထင်ရှားသော နေရာများ ရှိပါသလား? ရှိသည် ဆိုပါက သတ်မှတ်ဖော်ထုတ်ထားသော ယဉ်ကျေးမှုအမွှေအနှစ်နေရာ သို့မဟုတ် ရေးဟောင်း သုတေသနနေရာများကို ရှင်းလင်းဖော်ပြပါ။ ချဉ်းကပ်လမ်းများနှင့် အခြားလုပ်ငန်းများကို ထိရောက်စွာ စီမံချက်ရေးဆွဲ၍ နေရာချထားရာတွင် ပဏိပက္ခဖြစ်နိုင်မှုများကို ဖော်ထုတ်နိုင်ရေးအတွက် ဒေသစီမံချက်ပေါ်တွင် ထိုနေရာများကို သတ်မှတ်ဖော်ပြ မှတ်သားပေးပါ။	ရှိသည် <input type="checkbox"/>	မရှိပါ <input type="checkbox"/>
---	------------------------------------	------------------------------------

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

ယဉ်ကျေးမှုအမွှေအနှစ်နေရာများ သို့မဟုတ် ရေးဟောင်းသုတေသန နေရာများ အပေါ် ထိခိုက်မှုများ ဖြစ်နိုင် ပါသလား? ဖြစ်နိုင်သည်ဆိုပါက အဆိုပြုအစီအစဉ်ကြောင့် ဖြစ်နိုင်သည့် ထိခိုက်မှုများကို အသေးစိတ်ဖော်ပြပါ။	ဖြစ်နိုင် သည် <input type="checkbox"/>	မဖြစ် ပါ <input type="checkbox"/>
---	---	--------------------------------------

**ရှင်းလင်းဖော်ပြချက်ကို ထည့်သွင်းပါ။**

## အပိုင်း (c)- ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများ

### (c-a) - ထိခိုက်မှုများ

ကနဦးစမ်းသပ်တူးဖော်ရေးလုပ်ငန်းအများစုတို့သည် ကျိုးကျော်ဖျက်ဆီးမှု နည်းပါးပြီး၊ ပတ်ဝန်းကျင်အပေါ် အကန္နာအသတ်ရှိသော ကာလတိ ထိခိုက်မှုများသာ ဖြစ်စေပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ အဓိက စိုးရိမ်မှုများကို ယေား (c-a) တွင် အကျဉ်းချုပ်ဖော်ပြထားသည်။

ကနဦးစမ်းသပ်တူးဖော်ရေးမှာ ကြီးမားများပြားသော ဝင်ရောက်သွားလာမှုများ ဖြစ်ခဲ့ပြီး၊ အလုပ်စခန်းများမှာလည်း ကာလတိအတွင်း လူအနည်းငယ်ကိုသာ ထောက်ပံ့ပေးရသည့်အတွက် ပုံမှန်အားဖြင့် ရွက်ဖျက်တဲ့များကိုသာ အခြေခံထားကြသည်။ ဧရိယာအများစုတို့တွင် ကနဦးစမ်းသပ်တူးဖော်ရေးကြောင့်ဖြစ်ပေါ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ အဓိကထိခိုက်မှုများ ကောင်းကင်မှ တိုင်းတာမှုဆောင်ရွက်စဉ်အတွင်း လေယာဉ်များမှ ထွက်ပေါ်သည့် ဆူညံသံများဖြစ်ပြီး၊ ယင်းမှာ တောာရိုင်းတိရှစ္ာန်များကို ထိခိုက်နိုင်ပါ သည်။ ဘူမ်းရှုပတိုင်းတာမှုများအတွက် လိုင်းဖောက်ခြင်းကြောင့် ပတ်ဝန်းကျင်အပေါ် အတိုင်းအတာအမျိုးမျိုးဖြင့် ထိခိုက်စေနိုင်ပြီး၊ ဖောက်လုပ်သည့် လိုင်း၏ အကျယ်နှင့် လိုင်းအရေအတွက်ပေါ်မှတည်နေပါသည်။

စမ်းသပ်တူးဖော်ရေးလုပ်ငန်းများ ပိုမိုကြီးမားကျယ်ပြန်လာသည့်နှင့်အမျှ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ခြေ အန္တရာယ်မှာ တိုးလာပါသည်။ စီန်တူးဖော်ခြင်းမှာ ယော်ယျားအားဖြင့် အဆင့်မြှင့်တင် စူးစမ်းသည့် အဆင့်တွင် ပိုမိုကြီးမားကျယ်ပြန်လာပြီး၊ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ခြေ ပိုတိုးလာပါသည်။ ဥပမာအား ဖြင့် ချဉ်းကပ်လမ်းများ လိုအပ်လာခြင်း၊ တွင်းဖောက်ရန်အတွက် တွင်းတူးနေရာများ ပိုမိုလိုအပ်လာခြင်း၊ လောင်စာဆီသိလျောင်ခြင်းနှင့် ကိုင်တွယ်ခြင်း၊ တွင်းတူးလုပ်ငန်းနှင့် ဘူမ်းဖော်အဖွဲ့အတွက် စခန်းချေနေရာများ ပိုမိုတည်ထောင်ပေးရခြင်း၊ တွင်းဖောက်ရာမှ ထွက်ရှိလာသည့် စွန်ပစ်ပစ္စည်းများကို ကိုင်တွယ်ရန် အဆောက်အအီးများ၊ စခန်းများကို စီမံခန့်ခွဲရန်နှင့် ထောက်ပံ့ပေးရန်အတွက် အခြေခံအဆောက်အအီးများ ပိုမိုလိုအပ်လာပါသည်။

ထိုအပြင် ကြီးမားသော နှမူနာများ စုဆောင်းရာတွင်လည်း လေထုနှင့် ရေထုအတွင်းသို့ အဆိပ်သင့်ပစ္စည်းထုတ်လွှာတ်နိုင်၍ တောာရိုင်းတိရှစ္ာန်များကို ထိခိုက်နိုင်သည့် ဆူညံသံနှင့် တိုန်ခါမှုများ ဖြစ်ပေါ်စေနိုင်သည်။ အဆင့်မြှင့်တင်စမ်းသပ်တူးဖော်သည့်အစီအစဉ်များအတွက် နေရာချထားခြင်းနှင့် အခြေခံအဆောက်အအီး လိုအပ်ချက်များကြောင့်လည်း ထိခိုက်မှုများဖြစ်စေနိုင်သည်။ ကြီးမားသည့် နှမူနာစုဆောင်းခြင်းမှာ အဆင့်မြှင့်တင်စမ်းသပ်သည့် လုပ်ငန်းတစ်ခုဖြစ်စေသော်လည်း၊ သွေးတူးဖော်ထုတ်လုပ်သည့် အဆင့်ကဲသို့ပင် ဆင်တူသည့် ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်နိုင်သည့် အလားအလာရှိပါသည်။

### (c-j) - ထိခိုက်မှုနည်းပါးသော စမ်းသပ်တူးဖော်ရေးလုပ်ငန်းများ

အချို့သော စမ်းသပ်တူးဖော်ရေးလုပ်ငန်းများမှာ ထိရှုလွယ်သော ပတ်ဝန်းကျင်အခြေအနေများတွင် မဆောင်ရွက်သမျှ ကာလပတ်လုံး ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု စဉ်းစားခံရပါသည်။<sup>1</sup> ထိုလုပ်ငန်းများတွင် အောက်ပါတို့ ပါဝင်သည် -

<sup>1</sup> တောင်းစားလျှော့ ထိခိုက်မှုနည်းသော သွေးတူးဖော်ရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူးထောင်ရေးဆိုင်ရာ ယော်ယျားအစီအစဉ်၊ ၁၉၂၁ ခုနှစ် သွေးတူးအပေးပုံမှုမှုပိုင်မ (၆၆-၁) အရ ထုတ်ပြန်သည့် အမိန့်ကြော်ပြာစာနှင့် တောင်းစားလျှော့သိမ်းရေးရုံး ၃၀-၆-၂၁၁၁ ရက်စွဲပါ ပြန်တမ်းအမှတ် ၄၄/၂၇၇၄-၂၇၈၀

- (က) ကင်းထောက်စစ်ဆေးခြင်း
- (ခ) ယဉ်ကျေးမှုနှင့် ကင်းရှင်းကြောင်း စစ်တမ်းကောက်ယူခြင်း။
- (ဂ) မြေဆီလွှာ နမူနာစုဆောင်းခြင်း။
- (ဃ) ဘူမိဖော်လေလာခြင်း။
- (င) ဘူမိဓါတ် ကွင်းဆင်းလုပ်ငန်းများ - အပေါ်ယံမြေလွှာ နမူနာစုဆောင်းခြင်း။
- (စ) ကျောက်တုံးအပိုင်းအစ နမူနာစုဆောင်းခြင်း။
- (ဆ) လက်ကိုင်လွှာနှင့်သွားအသုံးပြု၍ နမူနာစုဆောင်းခြင်း။
- (ဇ) ကာလတို့ (ရက်အနည်းငယ်) အတွက် ရွှေက်ဖျင်တဲ့များအပါအဝင် ရွှေပြောင်းစခန်းများ
- (ဈ) သေးငယ်၍ ကာလတို့အတွက်သာဖြစ်သော အောက်ပါစခန်းများ -
- (၁) အများဆုံး လူ (၅)ဦးသာ ရှိခြင်း။
  - (၂) အချိန်ကာလ အားဖြင့် အများဆုံး (၁) လအတိသာ အသုံးပြုခြင်း။
- (ည) ပစ္စည်းအနေဖြင့် အများဆုံး နောက်တွဲကား (၂)ဦး၊ ရွှေက်ဖျင်တဲ့များ၊ မီးစက်များအထိသာ ကန့်သတ်အသုံးပြုခြင်း။
- (ဋ) ထိခိုက်မှုနည်းသော တူးဖော်ရေးပစ္စည်းများကိုသာ အသုံးပြုခြင်း။
- (၉) လမ်းမရှိသော နေရာများတွင် အထက်ပါလုပ်ငန်းများကို ဆောင်ရွက်ရာ၌ လေးဘီးသွား (4WD) ယာဉ်များ၊ ATVs သို့မဟုတ် Quad bikes ကိုသာ အသုံးပြုခြင်း။

ပေါ်ပေါ်မှုနည်းသွားလေးများ (၄-၁) - စုံစမ်းရှာဖွေစဉ်အတွင်း ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ အမိန့်မှုများ

လုပ်ငန်း	ဖြစ်နိုင်ဖွယ်ရှိသော ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ
ချဉ်းကပ်လိုင်းများ ဖြတ်ခြင်း	<ul style="list-style-type: none"> <li>မြေဆီလွှာနှင့် ပေါက်ရောက်ပင်များအပေါ် ထိခိုက်မှုများ</li> <li>ကုန်းတွင်းနေရာင်းဒေသ/တောရိုင်းတိရှာ့စွာနှင့် ရွှေကြာင်းဖြတ်လမ်းကြောင်းများနှင့်ပတ်သက်၍ ဖြစ်နိုင်သော စိုးရိမ်မှုများ</li> </ul>
ကွင်းဆင်း စခန်းများ	<ul style="list-style-type: none"> <li>မိလွှာနှင့် အမှိုက်စွန်ပစ်ခြင်း၊ ရေထောက်ပုံမှု၊ လောင်စာဆီသိလျှင်ခြင်း</li> <li>မြေဆီလွှာနှင့် ပေါက်ရောက်ပင်များအပေါ် ထိခိုက်မှုများ</li> <li>ကုန်းတွင်းနေရာင်းဒေသ/တောရိုင်းတိရှာ့စွာနှင့် ဒေသများနှင့် ဝေးလ သောနေရာများသို့ သွားလာမှုအပေါ် ထိခိုက်မှုများ</li> </ul>
ကောင်းကင်မှု ဘူမိရုပ် လေလာ တိုင်းတာမှုများ	<ul style="list-style-type: none"> <li>ကောင်းကင်မှု ပြုလုပ်သော တိုင်းတာလေလာမှုများကြောင့် တောရိုင်းတိရှာ့စွာများအပေါ် ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများ။</li> </ul>
မြောင်းရည်တူး ခြင်း/ တွင်းတူး ခြင်း	<ul style="list-style-type: none"> <li>မြေဆီလွှာနှင့် ပေါက်ရောက်ပင်များအပေါ် ထိခိုက်မှုများ</li> <li>ရပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများ/မြေကိုအနောင့်အယုက်ဖြစ်စေခြင်း</li> <li>ဆာလဖိုင်ပါဝင်သောဓာတ္ထများပေါ်ထွက်လာခြင်းကြောင့် အက်ဆစ်</li> </ul>

	<p>ထွက်ရှိလာခြင်း</p> <ul style="list-style-type: none"> <li>သတ္တုစီမံထွက်ခြင်း (Metal leaching)</li> <li>နှစ်းအနည်းများ တိုက်စားခံရခြင်း</li> <li>ဖောက်ခွဲမှုများကြောင့် တောရိင်းတိရစ္ဆာန်များအပေါ် ထိခိုက်မှုများ</li> </ul>
တွင်းတူးခြင်း (Drilling)	<ul style="list-style-type: none"> <li>ရေထောက်ပုံမှု၊ တွင်းတူးအရည်များ စွန့်ထုတ်မှု၊ လောင်စာဆီသိလျှောင်မှု၊ ယိုစီမံမှုအန္တရာယ်များ၊ မြေအောက်ရေအဆိုပါသင့်သုစ္တောင်းခြင်း</li> <li>မြေဆီလွှာနှင့် ပေါက်ရောက်ပင်များအပေါ် ထိခိုက်မှုများ</li> <li>ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများ/မြေကိုအနွောင့်အယုက်ဖြစ်စေခြင်း</li> <li>ဆာလဖိုင်ပါဝင်သောပါတ်သတ္တုများပေါ်ထွက်လာခြင်းကြောင့် အက်ဆစ် ထွက်ရှိလာခြင်း</li> <li>သတ္တုပါဝင်သည့် မြေအောက်ရေများ ထွက်ရှိလာခြင်း</li> </ul>
နမူနာကြီးများ စုဆောင်းခြင်း	<ul style="list-style-type: none"> <li>အထက်ဖော်ပြပါ ထိခိုက်မှုများအားလုံး - သို့သော ပိုမိုကြီးမားသော ထိခိုက်မှုများ ဖြစ်နိုင်ခြေရှိသည်။ ပြန်လည်ကောင်းမွန်စေရေး လုပ်ငန်းများ ကို စဉ်းစားရန်လိုအပ်သည်။</li> <li>သမိုင်းဝင်သတ္တုတွင်းများအား ရေစုပ်ထုတ်ခြင်းဖြင့် လက်ခံရရှိသည့် ရေအရည်အသွေး အပေါ် ထိခိုက်မှုများဖြစ်စေနိုင်သည်။</li> </ul>
သတ္တုစမ်းသပ် တူးဖော်ခြင်း	<ul style="list-style-type: none"> <li>အရွယ်အစားအားဖြင့် သေးငယ်သော်လည်း၊ အပြည့်အဝလည်ပတ် တူးဖော် နေသော သတ္တုတွင်းလုပ်ငန်းများကဲ့သို့ပင် တူညီသော ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။</li> </ul>

ဘစ်မြစ် - Environment Canada, 2009. Environmental Code of Practice for Metal Mines

#### (c-2) - ထိခိုက်မှုဆန်းစစ်ခြင်းနှင့် လျော့ပါးစေရေးနည်းလမ်းများ

အထွေထွေပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် လျော့ပါးစေရေးနည်းလမ်းများကို နောက်ဆက်တဲ့ (c) တွင် ဖော်ပြထားသည်။ နောက်ဆက်တဲ့ (c) ကို အပိုင်း (j) ပိုင်း ခွဲခြားထားသည်။ ယေား (က-၁-၁) - “ယေား (က-၁-၁) - ဒုးစာမ်းရာဖွေခြင်းနှင့် စမ်းသပ်တူးဖော်ခြင်းလုပ်ငန်းအားလုံးအတွက် ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများ” တွင် မည်သည့်နည်းစနစ်၊ နည်းလမ်းကိုမဆို အသုံးပြု ဆောင်ရွက်သည့် စမ်းသပ်တူးဖော်ခြင်းလုပ်ငန်းများကြောင့် ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင် ထိခိုက်မှုများ ကို ဖော်ပြထားသည်။ ယော့ယျလျော့ပါးစေရေးနည်းလမ်းများကိုလည်း ဖော်ပြထားသည်။ ထိုယော့ယျ နည်းလမ်းများမှာ စမ်းသပ်တူးဖော်ရေးစီမံကိန်းအားလုံးအတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။

“ယေား (က-၁-j) - စမ်းသပ်တူးဖော်ရေးနည်းစနစ်များအလိုက် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လျော့ပါးစေရေး နည်းလမ်းများ” တွင် သီးသန့် ဘူမိ/ဘူမိဓာတ်/ဘူမိရှုပ် နည်းစနစ်များနှင့် စမ်းသပ်တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများကို ဖော်ပြထားသည်။ ထိုထိခိုက်မှုများအတွက် လျော့ပါးစေရေးနည်းလမ်းများကိုလည်း အကြံပြုဖော်ပြထားသည်။ စီမံကိန်းဆောင်ရွက်သူသည် အသုံးချမည့် စမ်းသပ်

တူးဖော်ရေးဆိုင်ရာ သီးသန့်နည်းစနစ်များ၊ နည်းလမ်းများကို အခြေခံလျက် လိုအပ်သော လျှော့ပါးစေရေး နည်းလမ်းများကို ရွှေးချယ်ရပါမည်။

**ဗွန်ကြားချက်** - စီမံကိန်းတွင် အသုံးပြုမည့် ဓော် (က-၁-၁) ပါအချက်အားလုံးနှင့် စမ်းသပ်တူးဖော်ရေး နည်းစနစ်များအလိုက် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လျှော့ပါးစေရေး နည်းလမ်းများ (ဓော် က-၁-၂) တို့ကို ပေါင်းစပ်ခြင်းအားဖြင့် ထိခိုက်မှုများနှင့် လျှော့ပါးစေရေးနည်းလမ်းများကို ပူးပေါင်းရေးသား၏ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာမျက် အပိုင်း (c)အဖြစ် ထည့်သွင်းဖော်ပြရမည်။

(c-၄) - ထိခိုက်မှုများအကြောင်း ရှင်းလင်းဖော်ပြခြင်းနှင့် အဆိုပြုထားသော လျှော့ပါးစေရေး နည်းလမ်းများ

**ဗွန်ကြားချက်** - ပေါင်းစပ်ရေးသားထားသော ထိခိုက်မှုနှင့် လျှော့ပါးစေရေးနည်းလမ်းဓော် ကို အခြေခံ လျက်၊ စီမံကိန်းအတွက် ထိခိုက်မှုတစ်ခုချင်းစီနှင့် ထိခိုက်မှုလျှော့ချေရေးနည်းလမ်းတစ်ခုချင်းစီ၏ လုပ်ငန်းအကြောင်းအရာများကို ရှင်းလင်းဖော်ပြ၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာမျက် အပိုင်း (c)အဖြစ် ထည့်သွင်းဖော်ပြရမည်။

လုပ်ငန်းအကြောင်း ရှင်းလင်းဖော်ပြရာတွင် လုပ်ငန်းနေရာအလိုက် ထိခိုက်မှုကို ရှောင်ရား/ ကြို့တင် ကာကွယ်/ အနိမ့်ဆုံးဖြစ်စေရန် ဆောင်ရွက်ရမည့် သီးသန့်လျှော့ပါးစေရေးနည်းလမ်းများကိုလည်းကောင်း၊ လုပ်ငန်းနေရာအား ပြန်လည်ထူထောင်ရေးနည်းလမ်းများကိုလည်းကောင်း ရှင်းလင်းဖော်ပြသင့်ပါသည်။ ရှင်းလင်းဖော်ပြချက်တွင် အောက်ပါတို့အတွက် ဆောင်ရွက်ရန်နည်းလမ်းများ (ဓော် c-၂ ကိုကြည့်ပါ) ကို လည်း ဖော်ပြသင့်ပါသည် -

- (က) လုပ်ငန်းနေရာကို ပါတ်ပုံမှတ်တမ်းတင်ခြင်းနှင့် စုစုံစမ်းစစ်ဆေးခြင်း
- (ခ) အကျိုးဆက်စပ်သူများနှင့် ဆက်သွယ်ပြောကြားခြင်း
- (ဂ) ဒေသခံများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး
- (ဃ) လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး
- (င) ဖုန်မှုနှင့် ဆူညံမှု
- (စ) စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး
- (ဆ) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး
- (ဇ) ဒေသဖွံ့ဖြိုးရေး
- (ဈ) လူမှုဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွှေအနှစ်များ
- (ည) အရေးပေါ်အခြေအနေတုန်ပြန်မှုနှင့်
- (ဋ) ပြန်လည်ထူထောင်ရေး။

ယေား (C-J) - လိုအပ်သော ပတ်ဝန်းကျင်စီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေးနည်းလမ်းများ

ပတ်ဝန်းကျင်စီမံခန့်ခွဲရေးနည်းလမ်းများ	ရည်ရွယ်ချက်	လုပ်ငန်းအကြောင်းရှင်းလင်းဖော်ပြရာတွင် အသေးစိတ်ပါဝင်ရမည့် အဓိက အကြောင်းအရာများ
<p>လုပ်ငန်းနေရာကို ပါတ်ပုံမှတ်တမ်း တင်ခြင်းနှင့် စုစုမျှစီမံခန့်ခွဲရေးနည်းလမ်းများ</p>	<p>လုပ်ငန်းနေရာ၏ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုများကို မှတ်တမ်းတင်ရန်။</p> <p>ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၏ အောင် မြင်မှုကို သရုပ်ဖော်ပြ ရန်။</p>	<p>အနောင့်အယူက်မပေးမိတွင် ရှိနေသည့် အခြေအနေကို သက်သေပြသည့်အနေဖြင့် လုပ်ငန်းနေရာအား စမ်းသပ်တူးဖော်ခြင်း မဆောင်ရွက်မိန့် ဆောင်ရွက်ပြီးချိန်တွင် ပါတ်ပုံဖြင့် မှတ်တမ်းတင်ထားရပါမည်။</p> <p>အစီရင်ခံစာအားလုံးကို ဖိုင်တဲ့ခြင်း၍ ရက်စွဲအလိုက်ထိန်းသိမ်းခြင်း (ပြန်လည်ထူ ထောင်ရေးအစပျိုးလုပ်ငန်းများ၏ ပါတ်ပုံမှတ် တမ်းများ အပါအဝင်)</p> <p>စမ်းသပ်တူးဖော်ရေးနှင့် ဆက်စပ်နေသည့် လုပ်ငန်းအားလုံး ပြီးစီးပြီးနောက် (၆)လ အကြောတွင် လုပ်ငန်းနေရာကို အပြီးသတ်စုံစမ်း စစ်ဆေးခြင်း ဆောင်ရွက်၍ မှတ်တမ်းတင် ထားရပါမည်။</p>
<p>အကျိုးဆက်စပ်သူများ နှင့် ဆက်သွယ် ပြောကြား ခြင်း</p>	<p>အကျိုးဆက်စပ်သူများ က နစ်နာမှုများ ဖော်ထုတ်ပြောနိုင်သည့် ပေါင်းကူးတစ်ခု ထောက်ပုံးပေးရန်။</p> <p>တုန်းပြန်မှုများ ရရှိရန်နှင့် အဆိုးမြင်ပဋိပက္ခများကို အနိမ့်ဆုံးဖြစ်စေရန်။</p>	<p>ဆက်သွယ်ပြောကြားရေးစီမံချက်</p> <p>ဆက်သွယ်ပြောကြားရေးစီမံချက်တွင် စီမံကိန်း၏ အနာဂတ်အကြောင်း (ဆိုလိုသည့်မှာ နောက်ထပ် တွင်းတူးဖော်မည့် လုပ်ငန်းများ သို့မဟုတ် သဘူးတွင်းလိုင်စင် လျှောက်ထားခြင်း) ကို ဖော်ပြရန်။</p> <p>ဝင်ရောက်သွားလာခွင့်နှင့်ပတ်သက်သည့် သဘောတူညီချက်</p> <p>ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ခြေား ကိစ္စရပ်များ</p>
<p>ဒေသခံများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး</p>	<p>အများပြည်သူ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးကို လုပ်ခြိစိတ်ချ ရော်ရန်။</p>	<p>လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်သွားလာမှုစီမံခန့်ခွဲရေး မီးဘေးအန္တရာယ်ကင်းရှင်းစေရေး လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် သတ်မှတ် ချက်များ</p>

ပတ်ဝန်းကျင်စီမံခန့်ခွဲရေး နည်းလမ်းများ	ရည်ရွယ်ချက်	လုပ်ငန်းအကြောင်းရှင်းလင်းဖော်ပြရာတွင် အသေးစိတ်ပါဝင်ရမည့် အဓိက အကြောင်းအရာများ
လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး	ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ခြေစိတ်ချက်များ။	လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းတွင် ဘေးအန္တရာယ်ရည်သုံး ကာကွယ်ရေးပစ္စည်းများ တွင်းတူးစောင့်ယာများနှင့် အခြားလုပ်ငန်းစောင့်ယာများတို့ကိုတွင် ဘေးအန္တရာယ်ကင်းရှင်းစေခြင်း လုပ်သားများအတွက် နေစရာ
ဖုန်မှုန့်နှင့် ဆူညံမှု	ဖုန်မှုန့်နှင့်ဆူညံသံ ထွက်ရှိနှုန်းကို ရှောင်ရှားရန်၊ မဖြစ်နိုင်ပါက အနိမ့်ဆုံးသို့ လျှော့ချရန်	ဖုန်မှုန့် ထိန်းချုပ်ခြင်း၊ ဆူညံသံထိန်းချုပ်ခြင်း
စွန်ပစ်ပစ္စည်းစီမံခန့်ခွဲရေး	စမ်းသပ်တူးဖော်ခြင်း၊ ကြောင့် ဖြစ်ပေါ်သော ဉာဏ်ညမ်းမှုအာလုံးကို ရှောင်ရှားရန်၊ မဖြစ်နိုင်ပါက အနိမ့်ဆုံးသို့ လျှော့ချရန်	အန္တရာယ်ရှိပစ္စည်းများအား ကိုင်တွယ်ခြင်း၊ သို့လျှောင်ခြင်း၊ စွန်ပစ်ခြင်း၊ စမ်းသပ်တူးဖော်ရေးစခန်းများမှ ရေဆိုးများ အစိုင်အခဲစွန်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းနှင့် စွန်ပစ်ခြင်း၊ ကွင်းကျန်နမူနာများကို စွန်ပစ်ခြင်း
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး	စမ်းသပ်တူးဖော်ရေးလုပ်ငန်း၊ ကျင်ထိခိုက်မှု အနိမ့်ဆုံး ဖြစ်စေရန်နှင့် ဂေဟစနစ် ထိရှုလွယ်သည့် စောင့်ရှောက်ပင်များအား ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ မြစ်ဆီလွှာ ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ တိရှုစွဲနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ တွင်းတူးဖော်မည့် နေရာများ ရွေးချယ်ခြင်း၊ တွင်းတူးအရည်များ၊ တွင်းတူးအပိုင်းအစများ၊ ထွက်ရှိလာသော ရေ	EMP နှင့်ပတ်သက်သည့် ပြဌာန်းချက်များ၊ ပတ်ဝန်းကျင်သယံဇာတများအား ကာကွယ်ထိန်းသိမ်းခြင်း၏ အရေးကြီးပုံတိုကို အသိပညာပေး/သင်တန်းများပေးခြင်း၊ ပေါက်ရောက်ပင်များအား ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ မြစ်ဆီလွှာ ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ တိရှုစွဲနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ တွင်းတူးဖော်မည့် နေရာများ ရွေးချယ်ခြင်း၊ တွင်းတူးအရည်များ၊ တွင်းတူးအပိုင်းအစများ၊ ထွက်ရှိလာသော ရေ

ပတ်ဝန်းကျင်စီမံခန့်ခွဲရေး နည်းလမ်းများ	ရည်ရွယ်ချက်	လုပ်ငန်းအကြောင်းရှင်းလင်းဖော်ပြရာတွင် အသေးစိတ်ပါဝင်ရမည့် အဓိက အကြောင်းအရာများ
ဒေသဖွံ့ဖြိုးရေး	<p>ဒေသခံတိုင်း၏ အထွေထွေ ကျွန်းမာပျော်ရွင် ရေးနှင့်ပတ်သက် သည့် ကိစ္စရပ်များကို ကောင်းစွာ ထည့်သွင်း စဉ်းစားထားကြောင်း သေချာစေရန်။</p> <p>ဆိုးကျိုးများအား ချေပန်းမည့် အကျိုးကျေးဇူးများကို ဒေသခံများသို့ ထောက်ပံ့ပေးရန်။</p>	
လူမှုဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွှအနှစ်များ	<p>ထိနိုက်ခံရသည့် ဒေသခံတိုင်း၏ ယဉ်ကျေးမှုနှင့် အထွေထွေကျွန်းမာပျော်ရွင်ရေးနှင့်ပတ်သက် သည့် ကိစ္စရပ်များကို ကောင်းစွာ ထည့်သွင်းစဉ်းစားထားထားကြောင်း သေချာစေရန်။</p>	<p>ရေးဟောင်းသုတေသနနေရာများကို ရှောင်ရှားခြင်းနှင့် ထိန်းသိမ်းကာကွယ်ပေးခြင်း၊ ယဉ်ကျေးမှုအမွှအနှစ်နေရာများကို ရှောင်ရှားခြင်းနှင့် ထိန်းသိမ်းကာကွယ်ပေးခြင်း</p>
အရေးပေါ်အခြေအနေ တုန်းပြန်မှု	<p>မီးလောင်မှုနှင့် အခြားသော အရေးပေါ်အခြေအနေများကို လျင်မြန်ထိရောက်စွာ တုန်းပြန်နိုင်ရန်။</p>	<p>ဒေသတွင်း မီးအန္တရာယ်အခြေအနေများ၊ မီးလောင်လွယ်မှု၊ အရေးပေါ်အခြေအနေလုပ်ထုံး လုပ်ထုံးလုပ်နည်းများအား သက်ဆိုင်ရာ ဝန်ထမ်းများသို့ အသိပေးထား ကြောင်းနှင့် အပြည့်အဝလေ့ကျင့်ပေးထားကြောင်း သေချာအောင်ဆောင်ရွက်ရမည်။</p> <p>လုပ်ငန်းနေရာတွင်လည်းကောင်း၊ တူးဖော်ရေးယဉ်းများ၊ စက်ယန္တရားများ အားလုံးတွင် လည်းကောင်း သင့်လျော်သည့် မီးဌြိမ်းသတ်ရေးကိရိယာများ တပ်ဆင်ထိန်းသိမ်းထားသင့်ပါသည်။</p> <p>ဝန်ထမ်းအားလုံးကို အရေးပေါ်အခြေအနေ တုန်းပြန်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျမ်းဝင်မှု ရှိထားစေခြင်း။</p>

ပတ်ဝန်းကျင်စီမံခန့်ခွဲရေး နည်းလမ်းများ	ရည်ရွယ်ချက်	လုပ်ငန်းအကြောင်းရှင်းလင်းဖော်ပြရာတွင် အသေးစိတ်ပါဝင်ရမည့် အဓိက အကြောင်းအရာများ
ပြန်လည်ထူထောင်ရေး အစီအစဉ်	လုပ်ငန်းနေရာကို မူလပတ်ဝန်းကျင်အခြေ အနေသို့ ပြန်လည် ရောက်ရှိ စေရန်	တွင်းများအားလုံးကို မြေပြန်ဖြည့်ခြင်း စမ်းသပ်တွင်းများ၊ လှိုက်ခေါင်းများ၊ မြောင်းရှည်များကို ပိတ်ခြင်း/ဖုံးအပ်ခြင်း အပင်ပြန်လည်စိုက်ပျိုးခြင်း အထောက်အကူပြု အခြေခံအဆောက်အဦးများ အားလုံးကို ဖယ်ရှားခြင်း မြေပေါ်ပစ္စည်းကိုရိုယာများ၊ စက်ယန္တရားများကို ဖယ်ရှားခြင်း မြေအောက်ပစ္စည်းကိုရိုယာများ၊ စက်ယန္တရားများကို ဖယ်ရှားခြင်း

(c-၅) - ပတ်ဝန်းကျင်အရည်အသေးစောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်များ

**ဇွန်ကြားချက်** - လိုအပ်သော နေရာတိုင်းတွင် ပတ်ဝန်းကျင်အရည်အသေးစောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်များကို ရေးဆွဲ၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (c) တွင် ထည့်သွင်းဖော်ပြပါ။

အချို့သော စမ်းသပ်တူးဖော်ရေးစီမံကိန်းများတွင် လေအရည်အသေး၊ ဆူသံမှုနှင့် သက်ရှိမီးဆိုင်ရာ အစိတ်အပိုင်းများကို စောင့်ကြပ်ကြည့်ရှုရန်လိုအပ်ပါသည်။ ပတ်ဝန်းကျင်အရည်အသေးစောင့်ကြပ်ကြည့်ရှုရေးအတွက် ရည်ညွှန်းအစီအစဉ်တစ်ခုကို ယေား (c-၃) တွင် ဖော်ပြထားပါသည်။ စီမံကိန်း စောင်ရွက်သူ သည် စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းကို ဒီဇိုင်းရေးဆွဲ၍ စောင်ရွက်ရန်အတွက် တတိယ ပုဂ္ဂိုလ်/အဖွဲ့အစည်း အကြံပေးအဖွဲ့တစ်ဖွဲ့ကို ကန်ထရိုက်ပေးသင့်ပါသည်။

ယေား (c-၃) - ပတ်ဝန်းကျင်အရည်အသေးစောင့်ကြပ်ကြည့်ရှုရေးအတွက် ရည်ညွှန်းအစီအစဉ်

ပတ်ဝန်းကျင် အစီတ်အပိုင်း	တည်နေရာ	စောင့်ကြပ်ကြည့်ရှုသည့် နည်းလမ်း	စောင့်ကြပ် ကြည့်ရှုသည့် အကြိမ်ရောနှင့် အချိန်ကာလ	တာဝန်ရှိသူ
မြေပေါ်ရေ အရည်အသေး	စမ်းသပ်တူးဖော်ရေးလုပ်ငန်းများကြောင့် ထိခိုက်ခံရသည့်	တိုင်းတာရန်အချက်များ - အပူချိန်၊ Suspended particulates, BOD, COD, pH, ဟိုက်ဒရိုကာဗွန်များ	စီမံကိန်းပေါ်မြတ်ည်၍	စမ်းသပ်တူးဖော်ရေးလုပ်ငန်းမန်နေဂျာ

ပတ်ဝန်းကျင် အစိတ်အပိုင်း	တည်နေရာ	စောင့်ကြပ်ကြည့်ရှုသည့် နည်းလမ်း	စောင့်ကြပ် ကြည့်ရှုသည့် အကြိမ်ရေနှင့် အချိန်ကာလ	တာဝန်ရှိသူ
	ရေပြင်များ	စံနှုန်းများ - မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာအရည် အသွေး (ထုတ်လွှတ်မှု) စံနှုန်း များ		
လေအရည် အသွေး	အခိုကလက်ခံ နေရာများ (ဥပမာ - စမ်း သပ်တူး ဖော် သည့် ဒရိယာ အတွင်း/အနီးရှိ လူနေအိမ် များ၊ ပညာရေး၊ ဘာ သာရေး၊ ကျွန်း မာရေး စောင့် ရှုံးရှုံးမှုနေရာ များ)	တိုင်းတာရန်အချက်များ - Suspended particles (dust), NOx, SOx, CO  စံနှုန်းများ - မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာအရည် အသွေး (ထုတ်လွှတ်မှု) စံနှုန်း များ	စီမံကိန်းပေါ် မှတည်၍	စမ်းသပ်တူး ဖော်ရေးလုပ် ငန်းမန်နေဂျာ
ဆူညံမှု	အခိုကလက်ခံ နေရာများ (ဥပမာ - စမ်း သပ်တူး ဖော် သည့် ဒရိယာ အတွင်း/အနီးရှိ လူနေအိမ် များ၊ ပညာရေး၊ ဘာ သာရေး၊ ကျွန်း မာရေး စောင့် ရှုံးရှုံးမှုနေရာ များ)	တိုင်းတာရန်အချက်များ - လက်ခံနေရာအတွင်း/အပြင်ရှိ လက်ခံနေရာများ၏ Db(A)  စံနှုန်းများ - မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာအရည် အသွေး (ထုတ်လွှတ်မှု) စံနှုန်း များ	စီမံကိန်းပေါ် မှတည်၍	စမ်းသပ်တူး ဖော်ရေးလုပ် ငန်းမန်နေဂျာ

## အပိုင်း (၁) - ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲရေးစနစ် (ESMS)

စီမံကိန်းဆောင်ရွက်သူသည် EMP အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းတို့အတွက် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲရေးစနစ်တစ်ခုကို တည်ထောင်ရမည်ဖြစ်ပါသည်။

**ညွှန်ကြားချက် -** ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲရေးစနစ်အကြောင်း ရှင်းလင်းဖော်ပြချက်များကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာမျက် အပိုင်း (၁) တွင် ထည့်သွင်းဖော်ပြရန်ဖြစ်သည်။

ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲရေးစနစ်အကြောင်း ရှင်းလင်းဖော်ပြချက်တွင် (၁) အဆိုပြထားသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဝန်ထမ်းများ (၂) ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် တာဝန်များ အကြောင်း ရှင်းလင်းဖော်ပြချက် (၃) EMP ကိုလိုက်နာ၍ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းတို့အတွက် လုပ်ထုံးလုပ်နည်းများ (၄) သင်တန်းဆိုင်ရာ သတ်မှတ်ချက်များ (လိုအပ်ပါက) (၅) စောင့်ကြပ်ကြည့်ရှုရေးနှင့် အစီရင်ခံခြင်းဆိုင်ရာ သတ်မှတ်ချက်များ စသည်တို့ ပါဝင် သင့်ပါသည်။

(စ-၁) EMP အကောင်အထည်ဖော်ခြင်းအတွက် အကြိမ်းလိုသော အန်းကဏ္ဍများနှင့် တာဝန်များ

(စ-၁-၁) ပတ်ဝန်းကျင်ဆိုင်ရာ ပေါင်းစပ်ညီးနှင့် ရေးမှုး

စီမံကိန်းဆောင်ရွက်သူသည် ပတ်ဝန်းကျင်ဆိုင်ရာ ပေါင်းစပ်ညီးနှင့် ရေးမှုးတစ်ဦးကို ခန့်အပ်ရန် အကြံပြလိုပါသည်။ ထိုပေါင်းစပ်ညီးနှင့် ရေးမှုးသည် စီမံကိန်းတွင် EMP နှင့်အညီလိုက်နာဆောင်ရွက်နေကြောင်း သေချာစေရေးအတွက် စမ်းသပ်တူးဖော်ရေးနှင့်ယာကို (၃)လတစ်ကြိမ်<sup>2</sup> စစ်ဆေးရပါမည်။ ပတ်ဝန်းကျင်ဆိုင်ရာ ပေါင်းစပ်ညီးနှင့် ရေးမှုး၏ တာဝန်များမှာ အောက်ပါတို့ကို ဆောင်ရွက်ရန်ဖြစ်သည် -

- (၁) EMP အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ စမ်းသပ်တူးဖော်ရေးအဖွဲ့အား အကြံပေးရန်။
- (၂) လုပ်ငန်းအားလုံးကို EMP အတိုင်းလိုက်နာဆောင်ရွက်ထားကြောင်း သေချာစေရေးအတွက် လုပ်ငန်းနေရာများသို့ ကွင်းဆင်းဆောင်ရွက်ရန်။
- (၃) လုပ်ငန်းနေရာစစ်ဆေးခြင်းကို (၃)လတစ်ကြိမ်ဆောင်ရွက်ရန်။
- (၄) ပြန်လည်ထူထောင်ရေးနည်းလမ်းများအား စစ်ဆေးရန်နှင့် ပြန်လည်ထူထောင်ရေးနည်းလမ်းများနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များ ပေးရန်။
- (၅) ပြန်လည်ထူထောင်ရေးနည်းလမ်းများအားလုံး၏ အခြေအနေများအပါအဝင်) ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာများနှင့် EMP အကောင်အထည်ဖော်ခြင်းအစီရင်ခံစာများကို (၃)လတစ်ကြိမ် ရေးသားပြုစုရန်။
- (၆) ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးအစီရင်ခံစာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သူတေသန်းဦးစီးဌာနသို့ (၆) လတစ်ကြိမ် တင်ပြရန်။

<sup>2</sup> မိုးရာသီတွင် စူးစမ်းရာဖွေရေး သို့မဟုတ် စမ်းသပ်တူးဖော်ရေးလုပ်ငန်းများမရှိပါက၊ စစ်ဆေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ရန် မလိုပါ။ သို့ရာတွင် စူးစမ်းရာဖွေရေး သို့မဟုတ် စမ်းသပ်တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခဲ့ဖြစ်ပါက (၃) လတစ်ကြိမ်စစ်ဆေးရန်အကြိမ်လိုပါသည်။

### (စ-၁-၂) စမ်းသပ်တူးဖော်ရေးလုပ်ငန်းမန်နေဂျာနှင့်

စမ်းသပ်တူးဖော်ရေးလုပ်ငန်းမန်နေဂျာနှင့် ဝန်ထမ်းများ၏ တာဝန်မှာ အောက်ပါတို့ကို ဆောင်ရွက်ရန်ဖြစ်သည် -

- (၁) EMP ပါ သတ်မှတ်ချက်များကို မိမိတို့ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်။
- (၂) ဝန်ထမ်းများနှင့် ကန်ထရိက်တာများက EMP အားလိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုရန်နှင့် ခွဲမြဲဗွာ လိုက်နာဆောင်ရွက်စေရန်။
- (၃) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် လုပ်ငန်းများ၏ မှတ်တမ်းများ ထိန်းသိမ်းထားရန်။
- (၄) ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသည့် မတော်တဆမှုအားလုံးကို ပတ်ဝန်းကျင်ပေါင်းစပ်ညွှန်းစီမံချက်သွေးစွာ အောက်ထပ်ပြသနာမဖြစ်စေရေးရောင်ရားနှင့်မည့် ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ရန်။
- (၅) ပတ်ဝန်းကျင်ပေါင်းစပ်ညွှန်းစီမံချက်သွေးစွာ အောက်ပါအတိုင်းဖြစ်သည် EMP အားလိုက်နာဆောင်ရွက်ကြောင်း လစဉ်အစီရင်ခံစာကို ရေးသားရန်။

စမ်းသပ်တူးဖော်ရေးလုပ်ငန်းမန်နေဂျာသည် EMP ပါ နည်းလမ်းများအား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရေးယူခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ရန် တာဝနရှိပါမည်။ EMP အား လိုက်နာမှုမရှိသည့် မည်သည့်လုပ်ငန်းကိုမဆို မှတ်တမ်းတင်ထားရန်ဖြစ်ပြီး၊ ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်စေကာ၊ မှတ်တမ်းများ ထားရှိစေရပါမည်။

### (စ-၁-၃) စီမံကိန်းဆောင်ရွက်သူ၏ အကြီးတန်းဝန်ထမ်းများနှင့် ကန်ထရိက်တာများ

အကြီးတန်းဝန်ထမ်းများ/ကန်ထရိက်တာများ၏ တာဝန်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

- (၁) EMP ပါ သတ်မှတ်ချက်များကို မိမိတို့ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်။
- (၂) အဖွဲ့ဝင်အားလုံးတို့သည် EMP ပါ သတ်မှတ်ချက်များကို ရင်းနှီးကျွမ်းဝင်မှု ရှိနေကြောင်း သေချာအောင် ဆောင်ရွက်ရန်။
- (၃) EMP ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်။

### (စ-၂) စီမံကိန်းဆောင်ရွက်သူ၏ ဘဏ္ဍာရေးဆိုင်ရာ ကတိကဝ်

ဗုံးကြားချက် - အောက်ပါ စာပိုဒ်ကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (၁)တွင် ထည့်သွင်းဖော်ပြပါ။

“စီမံကိန်းဆောင်ရွက်သူသည် (၁) EMP တွင် ဖော်ပြထားသော လုပ်ငန်းများအားလုံးကို အကောင် အထည်ဖော်ခြင်းအတွက်လည်းကောင်း (၂) စီမံကိန်းကောင်အထည်ဖော်မှုအား ကြီးကြပ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်းအတွက်လည်းကောင်း လုံလောက်သော လူစွမ်းအားရင်းမြစ်များနှင့် ရန်ပုံငွေများ ထောက်ပုံပေးရန် သဘောတူညီပါသည်”

(စ-၃) ပတ်ဝန်းကျင်အရည်အသွေး စံနှုန်းသတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်မှု

**ဇူန်ကြားချက်** - ပတ်ဝန်းကျင်အရည်အသွေးစံနှုန်းများနှင့် ပတ်သက်သည့် အောက်ပါ စာရွက်ကို ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (စ)တွင် ထည့်သွင်းဖော်ပြုပါ။

**(စ-၃-၁) သတ္တုတွင်းနေရာများအတွက် စွန်ထုတ်အရည် (effluent) ဆိုင်ရာ စံနှုန်းများ**

အောက်ပါစံနှုန်းသတ်မှတ်ချက်များကို တွင်းတူးသည့်နေရာများ၊ ရေကန်များ၊ တွင်းများ၊ မြောင်းရည်များ၊ နှမှန်ကြီးများစုံဆောင်းခြင်း၊ မြေအောက်စမ်းသပ်တူးဖော်ခြင်းနှင့် စွန်ပစ်မြေစာများမှ စီးဆင်းမှု နှင့် စွန်ထုတ်မှုများအပါအဝင် သတ္တုတွင်းလုပ်ငန်းအားလုံးအတွက်အသုံးပြုကြပါသည်။ ဤစံနှုန်းသတ် မှတ်ချက်များကို လမ်းများ၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ယာဉ်အနည်းကျကန်များမှ စီးဆင်းမှုနှင့် စွန်ထုတ်မှုများအတွက်လည်း အသုံးပြုနိုင်သည်။

**ယေား (စ-၁) - စမ်းသပ်တူးဖော်ခြင်းနှင့် သတ္တုတွင်းနေရာများအတွက် စွန်ထုတ်အရည်ဆိုင်ရာ ကန်သတ်ချက်တန်ဖိုးများ**

တိုင်းတာသည်အချက် (Parameter)	ယူနစ်	စွန်ထုတ်အရည်ကန်သတ် ချက်တန်ဖိုး	ရည်ညွှန်းစာအုပ်စာတမ်း
စီန် (Arsenic)	mg/l	0.1	မြန်မာနိုင်ငံ၏ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ)
Cadmium	mg/l	0.05	အထက်ပါအတိုင်း
Chemical oxygen demand	mg/l	150	အထက်ပါအတိုင်း
ခရိုမီယာ (hexavalent)	mg/l	0.1	အထက်ပါအတိုင်း
ကြေးနီ (Copper)	mg/l	0.3	အထက်ပါအတိုင်း
ဆိုင်ယာနိုက် (Cyanide)	mg/l	1	အထက်ပါအတိုင်း
ဆိုင်ယာနိုက် (free)	mg/l	0.1	အထက်ပါအတိုင်း
ဆိုင်ယာနိုက် (weak acid dissociable)	mg/l	0.5	အထက်ပါအတိုင်း
သံ (total)	mg/l	2	အထက်ပါအတိုင်း
ခဲ (Lead)	mg/l	0.2	အထက်ပါအတိုင်း
ပြဒါး (Mercury)	mg/l	0.002	အထက်ပါအတိုင်း

တိုင်းတာသည့်အချက် (Parameter)	ယူနစ်	စွန့်ထုတ်အရည်ကန်သတ် ချက်တန်ဖိုး	ရည်ညွှန်းစာအုပ်စာတမ်း
နီကယ် (Nickel)	mg/l	0.5	အထက်ပါအတိုင်း
ချဉ်ငွေစိတ် (pH)	S.U. <sup>a</sup>	6-9	အထက်ပါအတိုင်း
အပူချိန် (Temperature)	°C	<3 degree differential	အထက်ပါအတိုင်း
Total suspended solids	mg/l	50	အထက်ပါအတိုင်း
ဘွဲ့ (Zinc)	mg/l	0.5	အထက်ပါအတိုင်း

(စ-၃-၂) လုပ်ငန်းစခန်းများ၊ မိုလာစနစ်များ၊ အိမ်တွင်းရေဆိုးများအတွက် စွန့်ထုတ်အရည် ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ

အောက်ပါစံနှုန်းသတ်မှတ်ချက်များကို အိမ်တွင်းရေဆိုးနှင့် စွန့်ထုတ်မှုများ၊ လုပ်ငန်းစခန်းများ၊ မိုလာစနစ်များနှင့် အမှုကိုပုံများမှ စီးဆင်းမှုများအတွက် အသုံးပြုပါသည်။

ယေား (စ-၂) - ရေဆိုး၊ မိုးရေစီးဆင်းမှု၊ စွန့်ထုတ်အရည်နှင့် မိုလာစွန့်ထုတ်မှုများ

တိုင်းတာသည့်အချက် (Parameter)	ယူနစ်	လမ်းညွှန်ချက် တန်ဖိုး	ရည်ညွှန်းစာအုပ်စာတမ်း
5-day Biochemical oxygen demand	mg/l	၅၀	မြန်မာနိုင်ငံ၏ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး (ထုတ်လွတ်မှု) လမ်းညွှန်ချက်များ (၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ)
အမိုးနီးယား (Ammonia)	mg/l	၁၀	အထက်ပါအတိုင်း
စိန် (Arsenic)	mg/l	၀.၁	အထက်ပါအတိုင်း
Cadmium	mg/l	၀.၁	အထက်ပါအတိုင်း
Chemical oxygen demand	mg/l	၂၅၀	အထက်ပါအတိုင်း
ကလိုရင်း (total residual)	mg/l	၀.၂	အထက်ပါအတိုင်း
Chromium (hexavalent)	mg/l	၀.၁	အထက်ပါအတိုင်း
ခရိုမီယမ် (total)	mg/l	၀.၅	အထက်ပါအတိုင်း
ကြေးနီး (Copper)	mg/l	၀.၅	အထက်ပါအတိုင်း

ဆိုင်ယာနိက် (free)	mg/l	၀.၁	အထက်ပါအတိုင်း
ဆိုင်ယာနှုန်း (total)	mg/l	၁	အထက်ပါအတိုင်း
ဖလိဂျိဒ် (Fluoride)	mg/l	၂၀	အထက်ပါအတိုင်း
Heavy metals (total)	mg/l	၁၀	အထက်ပါအတိုင်း
သံ (Iron)	mg/l	၃.၅	အထက်ပါအတိုင်း
ခဲ (Lead)	mg/l	၀.၁	အထက်ပါအတိုင်း
မြေဒါး (Mercury)	mg/l	၀.၀၀	အထက်ပါအတိုင်း
နီကယ် (Nickel)	mg/l	၀.၅	အထက်ပါအတိုင်း
ဆီနှင့် ရေနံဆီ (Oil and grease)	mg/l	၁၀	အထက်ပါအတိုင်း
ချဉ်ငွေ့နှစ် (Ph)	S.U. <sup>a</sup>	၆ မှ ၉	အထက်ပါအတိုင်း
Phenols	mg/l	၀.၅	အထက်ပါအတိုင်း
Selenium	mg/l	၀.၁	အထက်ပါအတိုင်း
ဧွံ (Silver)	mg/l	၀.၅	အထက်ပါအတိုင်း
ဆာလဖိုဒ် (Sulphide)	mg/l	၁	အထက်ပါအတိုင်း
အပူချိန်မြင့်တက်မှု (Temperature increase)	°C	< ၃ <sup>b</sup>	အထက်ပါအတိုင်း
Total coliform bacteria	100 ml	၄၀၀	အထက်ပါအတိုင်း
Total phosphorus	mg/l	၂	အထက်ပါအတိုင်း
Total suspended solids	mg/l	၅၀	အထက်ပါအတိုင်း
သွင် (Zinc)	mg/l	၂	အထက်ပါအတိုင်း

<sup>a</sup> Standard unit

<sup>b</sup> အနီးပတ်ဝန်းကျင်ရှိ ရေအရည်အသွေး၊ ရှုံးသောရေကိုအသုံးပြုမှု၊ အလားအလာရှုံးသော လက်ခံနေရာများ၊ တသားတည်းဖြစ်သော စွမ်းဆောင်ရည်စသည်တို့ကို ထည့်သွင်းစဉ်းစား၍ သိပ္ပါနည်းကျတည်ထောင်ထားသည့် ရေအနောက်များ အစွန်း၌ ရှိသော အပူချိန်ဖြစ်သည်၊ ရှန်ကို အဓိပ္ပာယ်ဖွေ့ဗိုးဆိုသတ်မှတ်ခြင်း မရှိသေးပါကက စွန့်ထုတ်သည့်အမှတ်မှ ၁၀၀ မီတာအကွာအဝေးကို အသုံးပြုပါ။

**(စ-၃-၃) အနီးပတ်ဝန်းကျင်ရှိ လေအရည်အသွေးစံနှစ်းသတ်မှတ်ချက်များ**

လေအရည်အသွေးသည် ယေား (စ-၃) တွင် ဖော်ပြထားသည့် ကန့်သတ်အဆင့်များထက် မကျော်လွန်သင့်ပါ။

ယေား (စ-၃) - အနီးပတ်ဝန်းကျင်ရှိ လေအရည်အသွေးဆိုင်ရာ စံနှစ်းသတ်မှတ်ချက်များ

အရာဝတ္ထု	ပျမ်းမျှယူသည့် အချိန်ကာလ	စံသတ်မှတ်ချက် $\mu\text{g}/\text{m}^3$	ရည်ညွှန်းကိုးကား စာအုပ်စာတမ်း
ဆာလဖော်ဒို့ (Sulphur dioxide)	၂၄ နာရီ ၁၀ မြန်စံ	၂၀ ၅၀၀	မြန်မာနိုင်ငံ၏ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွတ်မှု) လမ်းညွှန်ချက်များ (၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ)
နိုက်ထရိုဂျင်ဒို့ (Nitrogen dioxide)	(၁) နှစ် (၁) နာရီ	၄၀ ၂၀၀	အထက်ပါအတိုင်း
Particulate matter PM <sub>10</sub>	(၁) နှစ် (၂၄) နာရီ	၂၀ ၅၀	အထက်ပါအတိုင်း
Particulate matter PM 2.5	(၁) နှစ် (၂၄) နာရီ	၁၀ ၂၅	အထက်ပါအတိုင်း
အိုဇ်း (Ozone)	နေ့စဉ်အများဆုံး (၈) နာရီ	၁၀၀	အထက်ပါအတိုင်း

**(စ-၃-၄) အနီးပတ်ဝန်းကျင်ရှိ ဆူညံမှုစံနှစ်းသတ်မှတ်ချက်များ**

ဆူညံမှုဆိုင်ရာ ထိခိုက်မှုများသည် ယေား (စ-၄) တွင် ဖော်ပြထားသော ကန့်သတ်အဆင့်များကို မကျော်လွန်သင့်ပါ။ သို့မဟုတ် လုပ်ငန်းတည်နေရာပြင်ပမှ အနီးဆုံးလက်ခံနေရာတွင် အမြင့်ဆုံး 3 dB အဆင့်ထက် မကျော်လွန်သင့်ပါ။

### သေား (စ-င) - အနီးပတ်ဝန်းကျင်ရှိ ဆူညံမှုစွန်းသတ်မှတ်ချက်များ

လက်ခံနေရာ	One Hour L <sub>Aeq</sub> (dBA)		ရည်ညွှန်းကိုးကား စာအုပ်စာတမ်း
	နေ့အချိန် ၀၇:၀၀ - ၂၂:၀၀	ညအချိန် ၂၂:၀၀ - ၀၇:၀၀	
လူနေအိမ်၊ အဖွဲ့အစည်းနှင့် ပညာရေးဆိုင်ရာ	၅၅	၄၅	မြန်မာနိုင်ငံ၏ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ)
စက်မှု၊ စီးပွားရေး	၇၀	၇၀	အထက်ပါအတိုင်း

### (စ-၃-၅) လေထုတွင်း ဖောက်ခွဲမှုများ<sup>3</sup>

လေထုတွင်းဖောက်ခွဲမှုအတွက် အမြင့်ဆုံးအဆင့်မှာ ၁၁၅ dB Linear ဖြစ်သည်။ ၁၂၁ အတွင်း ဖောက်ခွဲမှု အရေအတွက်စုစုပေါင်း၏ ၅% အထိတွင် ၁၁၅ dB Linear အဆင့်ထက် ကျော်လွှန်နိုင်ပါသည်။ သို့ရာတွင် မည်သည့်အချိန်တွင်မဆို ၁၂၀ dB Linear အဆင့်ထက် မကျော်လွှန်သင့်ပါ။ ဖောက်ခွဲမှုများကို နေ့အလင်း ရောင် ရရှိသည့်အချိန်များတွင်သာ ခွင့်ပြုပေးထားသည်။

မြတုန်ခဲမှု အတွက် အကြိပြုထားသော အမြင့်ဆုံးအဆင့်မှာ ၅ mm/s (peak particle velocity ppv). ဖြစ်သည်။ ၁၂၁ အတွင်း ဖောက်ခွဲမှု အရေအတွက်စုစုပေါင်း၏ ၅% အထိတွင် ၅ mm/s (peak particle velocity ppv). အဆင့်ထက် ကျော်လွှန်နိုင်ပါသည်။ သို့ရာတွင် မည်သည့်အချိန်တွင်မဆို ၁၀ mm/s အဆင့်ထက် မကျော်လွှန်သင့်ပါ။

<sup>3</sup> 網絡團體：澳大利亞及紐西蘭聲學工程師公會 (ANZEC) လမ်းညွှန်ချက်များ (၁၉၉၀ ခုနှစ်) နှင့် Environment Australia ၏ သဘ္ဌတူးဖော်ခြင်း၊ ဆူညံမှု၊ တုန်ခါမှုနှင့် လေထုတွင်းဖောက်ခွဲမှုထိန်းချပ်ရေးအတွက် ပတ်ဝန်းကျင်စီမံ ခန့်ခွဲဆိုင်ရာ အကောင်းဆုံးအလေ့အထ (၁၉၉၈ ခုနှစ်)။

**အပိုင်း (ဆ) - ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အတွက် ရန်ပုံငွေနှင့်  
အကောင်အထည်ဖော်ရေး အချိန်ယေား**

**(ဆ-၁) ရန်ပုံငွေတွက်ချက်ခြင်း**

**ဆွဲနှင့်ချက် -** ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အတွက် ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (ဆ)တွင် ထည့်သွင်းဖော်ပြုပါ။

ပတ်ဝန်းကျင်စီမံခန့်ခွဲရေးဆိုင်ရာ ကုန်ကျစရိတ်များကို သေချာစွာ ခန့်မှန်းရန် လိုအပ်ပါသည်။ ထိုကုန်ကျစရိတ်များကို စမ်းသပ်တူးဖော်ရေးစီမံကိန်းအတွက် စုစုပေါင်းဘတ်ဂျတ်တွင် ထည့်သွင်းဖော်ပြရန် ဖြစ်ပါသည် (ဥပမာအဖြစ် ယေား ဆ-၁ တွင်ကြည့်ပါ)။ ကုန်ကျစရိတ်များတွင် အောက်ပါတို့ ပါဝင်သည် -

- (၁) လျော့ပါးစေရေးနည်းလမ်းအားလုံးအတွက် ကုန်ကျစရိတ်များ
- (၂) ပြန်လည်ထူထောင်ရေးနည်းလမ်းအားလုံးအတွက် ကုန်ကျစရိတ်များ
- (၃) ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်အားလုံးအတွက် ကုန်ကျစရိတ်များ
- (၄) ကန်ထရိုက်တာ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ထမ်းများ၊ စမ်းသပ်တူးဖော်ရေးအဖွဲ့၊ စီမံကိန်းဆောင်ရွက်သူ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပေါင်းစပ်ညိုနှင့်ရေးမှုးအားလုံးတို့အတွက် ကုန်ကျစရိတ်များ
- (၅) သင်တန်းအစီအစဉ်အားလုံးတို့အတွက် ကုန်ကျစရိတ်များ

**ယေား (ဆ-၁) - ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်အတွက် ခန့်မှန်းကုန်ကျစရိတ်များ**

အကြောင်းအရာ	ကုန်ကျစရိတ်	မှတ်ချက်
လျော့ပါးစေရေးနည်းလမ်းများ		
နည်းလမ်း (၁)		
နည်းလမ်း (၂)		
ပြန်လည်ထူထောင်ရေးနည်းလမ်းများ		
နည်းလမ်း (၃)		
နည်းလမ်း (၄)		
နည်းလမ်း (၅)		
ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း		ပုံမှန်အားဖြင့် အရည်အချင်း ပြည့်မီသည့် ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့များသို့ ကန်ထရိုက်ပေးကြသည်၊ သို့သော် ကုန်ကျစရိတ်ကို ခန့်မှန်းပေးရပါမည်။
အစီအစဉ် (၁)		
အစီအစဉ် (၂)		

ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထမ်းများ		
ကန်ထရှိက်တာ		ဥပမာ - xxx လူ - လ (person)
စမ်းသပ်တူးဖော်ရေးအဖွဲ့ (ဥပမာ - စမ်းသပ်တူးဖော်ရေးလုပ်ငန်းမန်နေဂျာ)		ဥပမာ - xxx လူ - လ (person months)
စီမံကိန်းဆောင်ရွက်သူ၏ ပတ်ဝန်းကျင်ပေါင်းစပ်ညို့နှင့်ရေးမှု။		ဥပမာ - xxx လူ - လ (person months)
သင်တန်းအစီအစဉ်များ		
ယာဉ်နှင့် ပစ္စည်းကိရိယာများ		လိုအပ်ပါက
စုစုပေါင်း		
အရေးပေါ် (စုစုပေါင်းကုန်ကျစရိတ်၏ ၁၀ %)		
ကုန်ကျစရိတ်အားလုံးစုစုပေါင်း		စီမံကိန်းကုန်ကျစရိတ်များတွင် ပါဝင်ထည့်သွင်းရန်

### (ဆ-၂) အချိန်ယေားရေးဆွဲခြင်း

**ဇွန်ကြားချက်** - ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ခြင်းအတွက် အချိန်ယေားကို  
ရေးဆွဲ၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (ဆ)တွင် ထည့်သွင်းဖော်ပြပါ။

လျော့ပါးစေရေးနည်းလမ်းများ၊ ပြန်လည်ထူထောင်ရေးနည်းလမ်းများနှင့် ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး သတ်မှတ်ချက်မှားအား အကောင်အထည်ဖော်ရာတွင် စီမံကိန်းအချိန်ယေားနှင့် တထပ်တည်းဖြစ် စေရန် ရေးဆွဲရမည်ဖြစ်သည်။ ပတ်ဝန်းကျင်ဆိုင်ရာဝန်ထမ်းများ ခန့်အပ်ခြင်းနှင့် သင်တန်းပေးခြင်း အစီအစဉ်များကိုလည်း အချိန်ယေားတွင် ထည့်သွင်းဖော်ပြရန်လိုအပ်ပါသည်။ ထိုအတူပင် EMP အကောင်အထည်ဖော်ဆောင်မှုအား စောင့်ကြပ်ကြည့်ရှုရေးအစီရင်ခံစာများကိုလည်း အချိန်ယေား ရေးဆွဲရန် လိုအပ်ပါသည်။

**အချိန်ယေားရေးဆွဲခြင်းအတွက် လမ်းညွှန်ချက်များ** - စီမံကိန်းမစတင်မိတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထမ်းများ အသင့်ရှိနေသင့်ပါသည်။ ကန်ထရှိက်တာ၏ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထမ်းများကို လုပ်ငန်းမစတင်မိတွင် လေ့ကျင့်သင်တန်းပေးထားသင့်သည်။

ပတ်ဝန်းကျင်ထိခိုက်မှုလျော့ပါးစေရေးနည်းလမ်းများအား အကောင်အထည်ဖော်ရာတွင် သက်ခိုင်ရာ စမ်းသပ်တူးဖော်ရေးလုပ်ငန်းများနှင့် တထပ်တည်းကျဖော်ရန် သို့မဟုတ် ကြို့တင်ဆောင်ရွက်ထားရန် လိုအပ်သည်။ စမ်းသပ်တူးဖော်ရေးလုပ်ငန်းပြီးစီးသည့်နှင့်တပြုင်နက် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို တတ်နိုင်သမျှ ဆောလျှင်စွာ စတင်သင့်သည်။

ပတ်ဝန်းကျင်အရည်အသွေးစောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များကိုမူ စမ်းသပ်တူးဖော်ရေးအစီအစဉ် အတွက် အချိန်ပေါ်လော်စွဲ ရာသီဥတုတိုက် ထည့်သွင်းစဉ်းစားပြီးမှ ရေးဆွဲသင့်ပါသည်။

### အပိုင်း (၁) - နိဂုံးချုပ်သုံးသပ်ချက်

**ဗျာန်ကြားချက်** - *EMP ၏ နိဂုံးချုပ်သုံးသပ်ချက်အပိုင်းကို ရေးသား၏ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာ၏ အပိုင်း (၁)တွင် ထည့်သွင်းဖော်ပြုပါ။*

နိဂုံးချုပ်တွင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဓိကထိခိုက်မှုများကို မီးမောင်းထိုးပြ၍ ထိုထိခိုက်မှုများအား ဖြေရှင်းပေးမည့် လျော့ပါးစောင်းလမ်းများ၊ ပြန်လည်ထူထောင်ရေးနည်းလမ်းများကို ဖော်ပြသင့်ပါသည်။

EMP အကောင်အထည်ဖော်ခြင်း၊ ကြိုးကြပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းအတွက် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကိုလည်း ဖော်ပြသင့်သည်။

EMP အတွက် သုံးစွဲမည့် ရန်ပုံငွေပမာဏကိုလည်း ဖော်ပြရန်ဖြစ်သည်။

ဤအပိုင်းတွင် စီမံကိန်းအား သိသာထင်ရှားသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ မဖြစ်ပေါ်စေဘဲ အကောင်ထည်ဖော်နိုင်ခြင်း ရှိမရှိဟူသော နိဂုံးချုပ်သုံးသပ်ချက်ဆီသို့ ရောက်ရှိလာရပါမည်။

## Annex 1 – Environmental and Mitigation Measures

**Table A1.1. Environmental Impacts and Mitigation Measures Required for All Exploration and Prospecting Activities**

Environmental and Social Components	Potential impacts	Mitigation Measures	Ref.
Stakeholders: Landholders Communities Forest Department/MONREC State/Regional Government DGSE/MONREC	Interference to: Existing or permissible land use (includes loss of income, noise, dust, light and other emissions).  Buildings, structures, existing roads and roads and tracks or other infrastructure. Aesthetic values of an area. Damage to infrastructure and loss of income through fire Noncompliance with Mining Law and Environmental Conservation Law	Consultation and liaison with landholders including clear and open discussions regarding access Obtain necessary agreements approvals and authorizations Compensation program for damage	GEMP

Environmental and Social Components	Potential impacts	Mitigation Measures	Ref.
Flora and Fauna, especially protected species	<p>Loss modification of natural vegetation and associated habitat</p> <p>Loss/modification of the environment (biological, social and economic) through the introduction of weeds and pathogens.</p> <p>Degradation caused by third party access (includes previously closed and rehabilitated access roads and tracks).</p>	<p>Appropriate fire control strategies</p> <p>Use existing roads and tracks where possible</p> <p>Prevent third party excess by disguising entry and exit point to off track exploratory areas</p> <p>All garbage (including food waste) is to be removed exploration areas – reducing likelihood of attracting scavenging animals</p> <p>Vehicles and equipment must be thoroughly cleaned prior to entry into exploration areas from existing roads and tracks - to prevent spread of weeds and soil/plant diseases</p>	GEMP
Farmland/ Landholders	Loss or damage to crops	<p>Appropriate fire control strategies</p> <p>Use existing roads and tracks where possible</p> <p>Vehicles must be thoroughly cleaned prior to entry into exploration areas from existing roads and tracks - to prevent spread of weeds and soil/plant diseases</p> <p>Adhere to agreements with Landholders</p> <p>Compensation program for losses</p>	GEMP

Environmental and Social Components	Potential impacts	Mitigation Measures	Ref.
Farmland/ Landholders	Loss of livestock	No pets allowed on site. Appropriate speed limits are to be adhered to Consultation and liaison with landholders including clear and open discussions regarding access Compensation program for losses	GEMP
Soil and Water Bodies	Disturbance to the soil profile and topography, and accelerated soil erosion caused by ground compaction at laydown areas and camps	Revegetation of disturbed areas	
Soil and water bodies	Soil and water erosion Degradation caused by third party access (includes previously closed and rehabilitated access roads and tracks).	Prevent third party excess by disguising entry and exit point to off track exploratory areas Select appropriate vehicles for the activity requirements Use existing roads and tracks where possible Appropriate speed limits are to be adhered to Avoid stream crossings Reduce or stop vehicle movements during rainy season	GEMP

Environmental and Social Components	Potential impacts	Mitigation Measures	Ref.
Soil and water bodies	<p>Soil and water contamination due to operation of exploration camps.</p> <p>Disturbance to soil profile and topography, and accelerated soil erosion caused by ground compaction at laydown areas and camps</p>	<p>All domestic and industrial waste is disposed at designated disposal sites.</p> <p>Fuel and hazardous chemicals to be stored in bunded<sup>1</sup> areas</p> <p>Soil rehabilitation and revegetation of disturbed areas</p>	GEMP
Cultural heritage sites	Damage or disturbance to cultural heritage.	<p>Locate all sites on a map; create a buffer zone to avoid impact</p> <p>Employees, contractors, and visitors to take an induction program on heritage protection measures.</p>	GEMP
Archaeological Sites	Damage or disturbance to archaeological	<p>Locate all sites on a map; create a buffer zone to avoid impact</p> <p>Implement a chance find procedure</p>	RRE

---

<sup>1</sup> A bunded area is a storage site with a constructed retaining wall around storage "where potentially polluting substances are handled, processed or stored, for the purposes of containing any unintended escape of material from that area until such time as remedial action can be taken."

Environmental and Social Components	Potential impacts	Mitigation Measures	Ref.
Communities	Risks to community health and safety	Use appropriate warning signage when working in areas accessible to the public Avoid working in publicly accessible areas during peak tourist times Adopt appropriate traffic management strategies	GEMP
General public, employees, contractors and the environment	Contamination of the environment when exploring for known uranium and thorium deposits. Public and employee/contractor exposure to low level radiation.	Use appropriate warning signage when working in areas accessible to the public	GEMP

GEMP - Generic program for environment protection and rehabilitation–low impact mineral exploration in South Australia; NOTICE given in accordance with section 70B (8) of the Mining Act 1971 and regulation 66 (1) of the Mining Regulation 2011; South Australian Government Gazette 44:2774–2780 30 June 2011.

## Annex 1 – Environmental Impacts and Mitigation Measures

**Table A1.2 Environmental Impacts and Mitigation Measures for Exploration Techniques**

Exploration Techniques	Potential impacts	Mitigation Measures	Ref.
1. Geological Mapping	Low impact - associated with markers, marker tape, and access by vehicles along pre-existing roads and tracks	Restrict the use of marker tape to a minimum. Markers should be removed from the area at the completion of the survey	VEMG
2. Geochemical Sampling	Low impact – soil sampling either grid or irregular associated with markers, marker tape, and access by vehicles along pre-existing roads and tracks	Restrict the use of grid markers to the minimum required to conduct the survey. Sample points should be rehabilitated after samples are taken by filling holes with soil from the immediate area, and covering with leaf or ground litter.  Markers should be removed from the area at the completion of the survey  Care should be taken when accessing and sampling a stream to minimize disturbance to banks, riparian and aquatic vegetation, and the stream bed	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
<b>3. Geophysical Surveys</b>			
3.1 Airborne Surveys	Short disturbance due to use of low flying aircraft.	Prior to the commencement of surveys, notice should be either in person or by way of advertisement in the local newspaper, in the intended area of flying. The information provided should include details of the proposed work program, its timing, and likely duration.	VEMG
3.2 Gravity and Magnetic Surveys	The impact of such surveys is generally negligible. Undertaken with small readily portable instruments. Surveys are usually carried out by a team of up to three persons who take readings across a grid.	None required.	VEMG
3.3 Resistivity, Induced Polarization and Electromagnetic Surveys	Excavation of small shallow holes up to 500mm deep and 1m square. Electrical hazard to people, livestock and wildlife	Care should be taken when laying out and retrieving cables so that damage to vegetation is kept to a minimum. When conducting surveys involving cables which carry high currents, require that all	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
		reasonable measures be taken to prevent harm to people, livestock and wildlife (e.g., provide warning signs near the survey area boundaries)	
3.4 Seismic surveys	Noise and ground vibration resulting from the sub-surface detonation of small explosive charges.  Access  Vegetation Clearing	Require that charge sizes be kept to the minimum necessary  Transport, handling, loading and detonation of explosives be in accordance with the relevant government regulations  Require that the detonation of explosive charges, whenever reasonably possible, be restricted to such times as will not unduly annoy or disturb people in the area  Require that auger and detonation holes be rehabilitated and made safe by refilling with topsoil and subsoil as soon as practicable after the survey is completed.	VEMG
3.5 Drilling – General	Impacts arise from drill pad construction, access to the drill site, sump construction, temporary noise, and	Drill sites be confined to the smallest area in which it is reasonably practicable to conduct operations.  Topsoil is to be removed during drill pad	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
	<p>intersection of groundwater.</p> <p>Loss/modification of natural vegetation and associated animal habitats through the clearance of vegetation</p> <p>Entrapment of fauna through open drill holes and excavations.</p> <p>Soil/vegetation contamination (e.g. hydrocarbons, rubbish, drill samples/cuttings, domestic wastewater, other sources).</p> <p>Disturbance to the soil profile and topography, and accelerated soil erosion caused by exploration activities (e.g. construction of sumps, new roads and tracks and drill pads).</p> <p>Groundwater contamination:</p> <ul style="list-style-type: none"> <li>• contamination of aquifers</li> </ul>	<p>preparation, this be stockpiled for use when rehabilitating the site. At the completion of drilling, the topsoil is to be re spread and, where appropriate, the area revegetated with species consistent with the surrounding vegetation.</p> <p>In all drilling samples taken from the drill holes are either placed back down the drill holes, removed from the site or blended in with the topsoil in the vicinity of the drill hole.</p> <p>For downhole logging methods using a low emission radiation source housed in the probe, comply with regulations covering the use, handling and transport of radiation source. In the case of a radiation source lost down a drill hole, all reasonable steps to ensure that the source is recovered. If recovery is impracticable, the source may be sealed down the drill hole with the permission of Department of Mines.</p> <p>Rehabilitation of the drill pad may require</p>	

Exploration Techniques	Potential impacts	Mitigation Measures	Ref.
	<p>through entry of pollutants from the surface water</p> <ul style="list-style-type: none"> <li>• interconnection between aquifers</li> <li>• degradation of natural hydrostatic conditions (maintain pre-drilling pressures).</li> </ul> <p>Impacts on Soil/vegetation/fauna due to discharges of groundwater into the surrounding environment</p> <p>Interference to existing water users when extracting ground water from existing dams, water bores or mineral drill holes.</p>	<p>ripping where the ground has become compacted during operations. On cleared land, further tillage may also be required. In areas supporting native vegetation, tillage and seeding with species native to the area may be needed. Re-contouring may also be required, to return the land as near as practicable to the original topography.</p> <p>Where a drill hole intersects an aquifer or stratigraphic layer containing significant groundwater, notification of the of MONREC of the existence of, and depth to the groundwater layer.</p> <p>If substantial quantities of groundwater are encountered and the flow of water cannot be contained within the rig circulatory system, cease until arrangements are made for a suitable disposal method as approved by the relevant authorities.</p>	
3.5.1 Auger Drilling	Low impact	Auger holes to be rehabilitated and made	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
		safe by refilling with topsoil and subsoil.	
3.5.2 Open Hole Percussion, Reverse Circulation and Rotary Air Blast Drilling	The noise of such drilling may be high in the immediate vicinity of the rig. Some dust may also be generated by this drilling method.	<p>There is usually little evidence that the drill hole has been drilled after the rig has left, and the drill hole filled in.</p> <p>In instances where groundwater is encountered, or where water needs to be injected down the drill hole to recover the samples, the sample collecting container should be of sufficient size to allow decanting of the water while retaining the sample, rock chips etc.</p>	VEMG
3.5.3 Diamond Drilling	See General Drilling	<p>Portable, self-contained sumps should be used. Where this is not practicable, a sump may need to be excavated. The excavated sump be of sufficient size to contain drilling fluids, well-constructed, and lined with a suitable impermeable membrane such as plastic.</p> <p>Topsoil be stockpiled separate from the subsoil, adjacent to the sump excavation.</p> <p>At the completion of drilling, the sump is to</p>	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
		be drained, the liner removed and the sump excavation filled in, with the subsoil replaced first and the topsoil replaced last. Liners and sump contents be disposed of at a site approved for the disposal of such waste	
3.5.4 Rotary Mud	See General Drilling	<p>Portable, self-contained sumsps should be used. Where this is not practicable, a sump may need to be excavated. The excavated sump be of sufficient size to contain drilling fluids, well-constructed, and lined with a suitable impermeable membrane such as plastic.</p> <p>Topsoil be stockpiled separate from the subsoil, adjacent to the sump excavation.</p> <p>At the completion of drilling, the sump is to be drained, the liner removed and the sump excavation filled in, with the subsoil replaced first and the topsoil replaced last. Liners and sump contents be disposed of at a site approved for the disposal of such</p>	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
		waste	
3.5.5 Wide Diameter Drilling	See General Drilling	Standard license conditions require that drill holes be back filled and samples removed from the surface at the completion of drilling. Samples which are not required should be used as back fill. Supplementary back fill material, from off-site, may be needed to completely fill the drill hole.	VEMG
3.6.1 Costeanning, Pitting, and Trenching	Impacts of trenching are erosion on steeper slopes, damage to vegetation through excavation or clearing for equipment access and mixing of topsoil with the subsoil. Loss/modification of natural vegetation and associated animal habitats through the clearance of vegetation. Entrapment of fauna through open drill holes and excavations.	Unnecessary removal of vegetation should be avoided. Where it is necessary to remove vegetation, trees should be cut rather than removed (see 2.4). Trenches should be sited to minimize damage to the roots of large trees (as a rule of thumb the roots can be assumed to extend as far laterally as the crown). Trenching should not be carried out on slopes greater than 10 degrees without prior written approval of the Department of Mines. Trenches, other than ditch witch trenches,	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
	Alteration to surface hydrology – interference to surface drainage	<p>excavated topsoil and subsoil be stockpiled separately</p> <p>Trenches are to be refilled and compacted. This should be undertaken as soon as practicable after excavation and preferably within 24 hours.</p> <p>Where trenches are left open for longer than 24 hours and the safety of the public is at risk, temporary fencing should be erected.</p> <p>Where trenches are left open for longer than 24 hours, one end should be gently sloped to allow trapped animals to escape.</p> <p>Trenches should initially be refilled to above the natural ground level to allow for settlement. Subsoil is to be replaced first and the topsoil is to be replaced last and that rehabilitation be undertaken to achieve final revegetation with species consistent with the surrounding vegetation</p> <p>As refilled trenches have a tendency to settle over time, trenches should be checked and maintained regularly during the term of the</p>	

Exploration Techniques	Potential impacts	Mitigation Measures	Ref.
		license. Additional topsoil may be required to top up the level in trenches which have settled to below the natural ground surface.	
3.6.2 Surface Bulk Sampling	<p>Involves the removal of large quantities of material from the site.</p> <p>Loss/modification of natural vegetation and associated animal habitats through the clearance of vegetation</p> <p>The possible impacts of bulk sampling are erosion on steeper slopes, damage to vegetation through excavation or clearing for equipment access and mixing of topsoil with the subsoil</p> <p>Entrapment of fauna through open drill holes and excavations</p> <p>Alteration to surface</p>	<p>Where bulk sampling is proposed, an IEE or EIA may be needed under the EIA Procedure (2015).</p> <p>Excavated topsoil and subsoil be stockpiled separately</p> <p>Where excavations are left open for longer than 24 hours and the safety of the public is at risk, temporary fencing should be erected. Standard license conditions provide that the</p> <p>Where excavations are left open for longer than 24 hours, one end should be gently sloped to allow trapped animals to escape.</p> <p>The removal of material from bulk sampling sites will often result in insufficient material to completely refill the excavation.</p> <p>Wherever possible excavations should be backfilled to surface. This can be achieved by importing clean fill from elsewhere on</p>	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
	<p>hydrology – interference to surface drainage</p> <p>Groundwater contamination:</p> <ul style="list-style-type: none"> <li>• contamination of aquifers through entry of pollutants from the surface water</li> <li>• interconnection between aquifers</li> <li>• degradation of natural hydrostatic conditions (maintain pre-drilling pressures).</li> </ul>	<p>the site or from a location convenient for back loading of trucks.</p> <p>Where back filling is not possible, standard license conditions require that rehabilitated excavations be battered to slopes not exceeding 1v:3h. Wherever possible, unfilled excavations should be self-draining.</p> <p>Where complete or partial refilling is required using local or imported fill material, excavations should initially be refilled to above the natural ground level to allow for settlement.</p> <p>Excavations are to be refilled such that subsoil is replaced first and the topsoil is replaced last and that rehabilitation be undertaken to obtain final revegetation with species consistent with the surrounding vegetation.</p> <p>Where there is potential for erosion, as on steeper slopes, erosion control measures such as cut-off drains and silt traps should be constructed.</p>	

Exploration Techniques	Potential impacts	Mitigation Measures	Ref.
		As refilled excavations have a tendency to settle over time, they should be checked and maintained regularly during the term of the license. Additional topsoil may be required to top up the level in excavations which have settled to below the natural ground surface	

Exploration Techniques	Potential impacts	Mitigation Measures	Ref.
Underground Exploration	<p>Waste rock</p> <p>Mine wastewater</p> <p>Loss/modification of natural vegetation and associated animal habitats through the clearance of vegetation</p> <p>Soil/vegetation contamination (e.g. hydrocarbons, rubbish, drill samples/cuttings, domestic wastewater, other sources).</p> <p>Alteration to surface hydrology – interference to surface drainage</p> <p>Groundwater contamination:</p> <ul style="list-style-type: none"> <li>• contamination of aquifers through entry of pollutants from the surface water interconnection between aquifers</li> <li>• degradation of natural hydrostatic conditions</li> </ul>	<p>On completion of underground exploration and development works surface access (shaft, adit or decline), if no longer required, be permanently closed off and the site made safe for the public.</p> <p>Access points may be capped and/or back filled.</p> <p>Surface facilities associated with underground works, if no longer required, must be removed and the disturbed surface area rehabilitated.</p>	VEMG

Exploration Techniques	Potential impacts	Mitigation Measures	Ref.
	<p>(maintain pre-drilling pressures).</p> <ul style="list-style-type: none"> <li>• Impacts on oil/vegetation/fauna due to discharge of groundwater into the surrounding environment</li> </ul>		

VEMG - Exploration and rehabilitation of mineral exploration sites. Guidelines for Environmental Management in Exploration and Mining. Minerals and Petroleum Division, Earth Resources. Government of Victoria, Australia.

<http://earthresources.vic.gov.au/earth-resources-regulation/licensing-and-approvals/minerals/guidelines-and-codes-of-practice/exploration-and-rehabilitation-of-mineral-exploration-sites>

## **Annex 2 – Prospecting and Exploration Techniques**

### **1. Geological Mapping**

Geological mapping involves the search for and examination of rock outcrops and exposures within the license area. It is usually carried out on foot, and may involve taking small rock samples using a geological hammer. Sample sites or sites of interest may be tagged using colored tape or other means. Access to the mapping area is usually by conventional two- or four- wheel drive vehicle along pre-existing roads and tracks.

### **2. Geochemical Sampling**

Geochemical sampling may be divided into two categories: surveys where samples are collected from intervals in a regular grid pattern, and surveys where samples are taken in an irregular pattern, such as in stream sampling. Small samples are taken using a variety of hand tools, including hand augers.

#### **a) Regular Grid Surveys**

Surveys involving a regular grid usually utilize a system of marker pegs or other means of identifying grid positions. As they are regularly spaced, the markers are often visible, particularly looking along grid lines. Minor vegetation trimming or removal may be required. Surveys usually involve a survey team to lay out the grid, and may involve a second team to collect the samples. Access to the area is generally by conventional two- or four-wheel drive vehicle using pre-existing tracks.

Sampling usually involves taking small soil samples from locations on the grid, using hand tools such as a shovel or small diameter hand auger. The impact of sampling is normally very small, and the sample sites are usually difficult to find after the sample has been taken, except for the existence of the marker tape or peg. To minimize the impact, licensees should restrict the use of grid markers to the minimum required to conduct the survey. Sample points should be rehabilitated after the sample is taken by refilling the hole with soil from the immediate area, and covering with leaf or ground litter. Markers should be removed from the area at the completion of the survey.

**b) Irregular Sampling Surveys**

Irregular sampling surveys, usually involve sampling of stream sediments and the taking small samples from the stream bed, by one or two persons on foot. Sample size is usually about 1kg. Access to the area is by vehicle, usually using pre-existing tracks, and impact on the area is minimal. Marker tape may be used to indicate where a sample was taken, and is usually attached to vegetation on the adjacent stream bank.

**3. Geophysical Surveys**

Geophysical surveys are carried out to measure physical properties of subsurface rocks using various types of electronic equipment. Geophysical surveys can be either airborne or ground surveys. In most cases, geophysical ground surveys will also involve placing marker pegs in a grid pattern.

**a. Airborne Surveys**

Airborne surveys include aerial photography and aerial geophysical surveys. These activities may cause short term annoyance through the use of low flying aircraft. Prior to the commencement of surveys, licensees should contact municipalities and owners, either in person or by way of advertisement in the local newspaper, in the intended area of flying. The information provided should include details of the proposed work program and its likely duration.

**c) Gravity and Magnetic Surveys**

Gravity surveys are carried out using a gravimeter, while magnetic surveys use a magnetometer. These are usually small readily portable instruments. Surveys are usually carried out by a team of up to three persons who take readings across a grid. The impact of such surveys is generally negligible.

**d) Resistivity, Induced Polarization and Electromagnetic Surveys**

These surveys are carried out using equipment with interconnecting cable arrays. Electricity is required and is supplied by a generator which is sometimes vehicle mounted. Surveys are carried out on a grid pattern, and may require the excavation of shallow holes up to 500mm deep and 1m square, though usually much smaller, or the temporary insertion of metal probes. Aluminum foil is sometimes used to line the holes. The impact of such surveys is generally small, and temporary.

### e) Seismic Surveys

Seismic surveys involve the laying out of an array of geophones connected by cable to measuring instruments mounted in a vehicle. Either a small explosive charge detonated below ground, a hand-held mechanical hammer or a vehicle mounted weight is used to generate shock waves in the ground. The time delay for the waves to reach the geophones is measured. This type of survey may require the drilling of shallow auger holes, usually with a hand-held power auger, and access for light vehicles.

Seismic surveys typically involve several people and a small number of light vehicles. The geophones are placed directly on the ground, and do not require any excavation. When required, the auger hole for the explosive is typically only a few meters in depth.

### f) Drilling

Drilling is the process of subsurface sampling to determine the nature and structure of the material below the surface. There are a variety of drilling methods, most of which utilize equipment which is vehicle mounted. In general terms, the size of the equipment will vary, and the larger the drill rig, the greater will be its environmental disturbance. Drilling is relatively expensive, and is not usually undertaken unless there are encouraging results from other, less expensive methods. In some cases, existing tracks will need to be upgraded, or new tracks constructed in order to gain access for the drill rig.

**Auger Drilling.** This is usually restricted to shallow drilling, using either a hand-held power auger or a rig mounted on a small vehicle. Support vehicles are not normally required, and the impact is generally small.

**Open Hole Percussion, Reverse Circulation and Rotary Air Blast Drilling.** These drilling methods usually involve a truck mounted rig and at least one support vehicle. A compressor may be required to supply compressed air for drilling and sample recovery.

**Diamond Drilling.** This method involves the extraction of a continuous cylindrical core of rock. It is usually the slowest, and most expensive form of drilling. It often requires some site preparation, a supply of water and sumps for mixing and recovering drilling

muds or fluids. The method generally requires the use of a vehicle mounted drilling rig and support vehicle.

**Rotary Mud.** Rotary mud drilling is most commonly used for deep stratigraphic investigation and petroleum exploration drilling. The method involves circulation of thick drilling muds for drill hole stability and recovery of samples. It uses substantial quantities of mud, and requires water and sumps. The rigs used are mounted on a truck or trailer, and often require a support vehicle.

**Wide Diameter Drilling,** Wide diameter drilling is most commonly used in sampling of shallow alluvial deposits, from which large samples are needed to give a reliable estimate of ore reserves. The method utilizes bucket auger drilling equipment, which is usually truck mounted. Drill hole sizes are commonly up to 1.2m diameter and up to 30m deep. The boring bucket is a cylindrical bit into which the sample is forced as the bit rotates. When full, the bucket is hoisted from the drill hole and the sample dumped on the surface. Drilling is usually conducted without drilling fluids, although water or drilling mud may be added to stabilize the drill hole.

### g) Trenching and Bulk Sampling

**Costeanning and Trenching.** These exploration techniques involve the mechanical excavation of trenches (also known as costeans) to expose ground for the observation of geological features and for sampling. Trench dimensions can vary from as small as 150mm in width to as large as the available earth moving equipment.

Very narrow and shallow trenches are often excavated using a rapid trenching machine or ditch witcher. Ditch witch trenching distributes the excavated material along each side of the trench, from where it can be sampled. (The method is similar to that commonly used in laying telephone cables. Larger trenches are usually made using an excavator or backhoe. This method accommodates separation of topsoil more easily than the ditch witch method but disturbs a larger area.

**Surface Bulk Sampling.** Surface bulk sampling is distinguished from other forms of exploration by the removal of significant quantities of material from the site. Large scale trenching, such as that involving a bulldozer, would also be regarded as bulk sampling. Where bulk sampling is proposed, an IEE or EIA may be needed under the EIA Procedure (2015).

#### **4. Underground Exploration**

Underground exploration includes underground sampling, drilling, and exploratory adits, as well as associated surface works. It does not include commercial mining.